



အမှတ် ၁၅၂၊ ဧရာဝသူလမ်း၊ က-ရပ်ကွက်၊ သုဝဏ္ဏ
သယ်နိုင်းကျေနိုင်းမြို့နယ်၊ ရန်ကုန်မြို့။

၀၉ ၄၅၀၆ ၂၃၇၃၊ ၀၉ ၄၅၀၆ ၂၃၇၄

sarpaymaha@gmail.com
www.facebook.com/Ma.Har201507

ထုတ်ပေါ်မြင်း	ပထမအကြိမ်
စောင်ရေ	သုဂ္ဂတ်လ၊ ၂၀၂၂ ခန့်
ပျက်စွာစံးနှင့်	၅၀၀
အတွင်းပန်းချီ	ရရင်နိုင်
ထုတ်ဝေသူ	သိမ့်သူ့ (၁၂၂၃)
ပုံစံးပိုင်သူ	ဝင်ရိပ်ပိုင်လ (နှင့်သင်ပုံစံးပိုင်တိုက်-၀၀၄၄၁) ၀၉၂၅၀၅၁၇၆၇၆
စာစဉ်	တင်မို့ခြင်
စာအုပ်ချုပ်	ကိုတင်အေး Perfect (ဝိဇ္ဇာဝိဇ္ဇာ)
ဖြန့်ချိရေး	မဟာဓာတ်
တန်ဖိုး	ဖုန်း - ၀၉၃၅၀၆၂၃၈၃ ၀၉၃၅၀၆၂၃၈၄ ၅၀၀၀ ကျပ်

သက်ပြိုမြည် နှင့် မဂ္ဂဇင်းဝဏ္ဏတိများ

သက်ပြိုမြည် နှင့် မဂ္ဂဇင်းဝဏ္ဏတိများ၊ အေတးအောင်(အဆွဲဝါ)

ရန်ကုန်၊ မတာတပေ၊ ၂၀၂၂

၁၁ ၂၀၈ ၂၀၅ × ၁၂၅ ၀၈၅

(၁) သက်ပြိုမြည် နှင့် မဂ္ဂဇင်းဝဏ္ဏတိများ

ဒေသူးဒေသင်(အဆွဲဝါ)

ဘဏ် ပြန် လည်

နှင့် မဂ္ဂဇင်းဝထားတို့များ

မ ဟာ စာ ပေ (စာ စဉ် - ၈၈)

မာတိကာ

	ပန်းပွင့်များနှင့်	၁
	ဆရာပျိုးမြင့်ညီမိုးအမှာစာ	၂
၁။	မိုးသည်းညာ	၃၁
၂။	ပြောင်းခဲ့သောဆောင်း	၂၃
၃။	ဆရာသင့် ပန်း	၃၃
၄။	လွန်	၆၅
၅။	လုံးမေ	၅၅
၆။	ပတ်သက်ခြင်း	၆၅
၇။	မျှော်လင့်ဖြို့	၂၂
၈။	သက်စြိမ်လူ	၂၀၃
၉။	အဖြူရောင်တိမ်လေးတစ်မျှင်	၁၁၁
၁၀။	ဆာ	၁၂၂
၁၁။	May God Bless You	၁၃၆
၁၂။	ဘုံ	၁၆၁
၁၃။	ရွှာ ၅၌ သူ့ကြီး	၁၇၃
၁၄။	ခြိုက်နှင့်သူ	၁၀၃
၁၅။	ရေးကြီးသွားသော သံပရာရည်	၁၃၁
၁၆။	သူ့ထုတ်ချင်း	၁၆၅
	ကိုယ်ရေးအကျဉ်း	

ပန်းပွင့်များနှင့်

ဝါယူတိလေးများသည် ကျွန်တော့အတွက်တော့ ပန်းပွင့်လေးများ
ပမာဖြစ်သည်။ အချိန်ယူမွေးဖွားခဲ့ဖူးသည့် ပန်းပွင့်လေးများကို ဥယျာဉ်တစ်ခု
ထဲတွင် စုရွှေ မြင်တွေ့လိုသောအတွင်းစိတ်၏ လိုလားမှုကို မဟာစာပေက
ဖြည့်ဆည်းပေးခဲ့ပြီဖြစ်ပါသည်။

အဆိပ်အတောက်ဖြစ်လာမည်ကို စိုးစုံကတ်သော ကျွန်တော့
ဝါယူလေးများသည် ပကတိအမှန်တရားတို့နှင့်တော့ သွေဖယ်ရန် မကြိုးစားခဲ့
ဖူးခကြောင်း ကျွန်တော် ဝန်ခံပါသည်။ ရသကို မက်မောသော်လည်း စစ်၏
မစစ်၏ ဆိုသည်က စာဖတ်သူ၏ ကိုယ်ပိုင်ရွေးချယ်မှုသာဖြစ်ပါသည်။
စာဖတ်သူ မွေးရှိက်ရန် အဆင်သင့်ဖြစ်နေသော ပန်းပွင့်လေးများ၏ ပျော်ဆွင်မှု
မှာ စာဖတ်သူ၏ ထိတွေ့မွေးရှိက်ခြင်းသာဖြစ်ပါသည်။ ပန်းပွင့်တိုင်းလှု၍
ရှိရှိက်သူတိုင်း လန်းဆန်းနိုင်ကြပါစေ ...

အေတူးအောင်(အဆွဲဝါ)

၁၀၁

စာဖတ်သူသိ.....။

အောထူးအောင်အဖြစ် သူ့ကိုသိခဲ့ရတာ လွန်ခဲ့တဲ့ ခြောက်နှစ်၂၀၀၄ / ၂၀၁၅ လောက်ကတည်းကပါ။ အဲဒီကာလတွေတုန်းက ရန်ကုန်ဖြစ်၍၊ တော်ဝင်စင်တာမှာ တော်ဝင်မိသားစုဖော်ဒေးရှင်းက ဦးကိုကိုယွေးနဲ့၊ သမီးဝတ်ရည်ထွေးတို့ စိစည်ပုံပိုးမှုနဲ့ မြန်မာလျှင်ယ်တွေ စာဖတ်ရှိန် ဖြင့်တင်ဖို့ ရည်ရွယ်ပြီး စာပေမြင်တင်လှစွမ်းအင် ပြိုင်ပွဲတွေ ပြုလုပ်နေခိုန်ပါ။

မှတ်မှတ်ရရ ၂၀၁၂ ခုနှစ်ကစား စာပေမြင့်တင် လူစွမ်းအင်
စာရေးစာဖတ် ပြင်ပွဲတွေလုပ်ခဲ့ရာမှာ လုပ်ယဉ်လျှော် ကျောင်းသူကျောင်းသား
တွေသာမက ကျောင်းသရာ၊ ဆရာမတွေပါ ပါဝင်ယဉ်ပြင်ကြတယ်။ ပြင်ပွဲ
ကျောင်းပရာမှာ ပြင်ပွဲထင်ပုံစံ တင်ကတည်းက ကိုယ်တိုင်ရေးရာ၊ အက်ဆေးတစ်ပုဒ်
စီ ပူးတွဲတင်ကြရပါတယ်။ ပြင်ပွဲဝင်အင်အား သုံးရာကျော်အထိ ရှိခြုံး၊
အဆင့်ဆင့် စိစစ်ရွေးချယ်ပြီး ပြင်ပွဲဝင်စေရာမှာ စင်မြင့်ပေါ်က ပြင်ပွဲဝင်ကို
အက်ဖြတ်များက ပြုခြင်းစာအုပ်ပါ အကြောင်းအရာ၊ အရေးအသား၊
တင်ပြပုံအဖွဲ့အစွဲတွေကို လက်တန်းမေး လက်တန်းဖြေ ကြရတာပါ။

အကဲဖြတ်အဖွဲ့က အမှတ်ပေးပြီး ပြိုင်ပွဲဝင်တွေကို နောက်တစ်ဆင့် တက်စေတယ်။ နောက်ဆုံးအဆင့် ရောက်လာတဲ့ ပြိုင်ပွဲဝင် ခြောက်ဦးကိုတော့ စကားအချေအတင် ပြောစေပြီး စကားပြောစ်းရည်၊ အတွေထွေဗဟိုသုတေသန တင်ဆက်ပုံတူးခြားမှု စတော့ စိစစ်ကြရတာ ဖြစ်ပါတယ်။

အဲဒီမှာ အေတူးအောင်ကို စတွေ့ရတာပါ။ သူက ၂၀၁၅ ခုနှစ်မှာ ပြုလုပ်တဲ့ စာပေမြှင့်တင် လူစွမ်းအင် စာရေးသာဖတ်ပြိုင်ပွဲမှာ ပထမဆု ရခဲ့တာပါ။ ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က မြန်မာလူငယ်တွေ စာဖတ်ရှိနိုင် မြှင့်တင်ဖို့နဲ့ မြန်မာစာပေလောကထဲကို ထဲထဲဝင်ဝင် ဝင်ရောက်စေဖို့ ရည်ရွယ်ခဲ့တဲ့အတိုင်း ပြိုင်ပွဲဝင်တွေထဲက မြန်မာစာပေလောကထဲ တိုးဝင် လာကြတာကို တွေ့ရပါတယ်။ အဲဒီအထဲမှာ ကျွန်ုတ်တော် တာဝန်ဆုံးအယ်ဒီတာ လုပ်တဲ့ ရွှေအမြှေတေမဂ္ဂဇ်း အယ်ဒီတာစားပွဲမှာ အေတူးအောင် စာမူတွေ စဖတ်ရပါတယ်။ သူနဲ့အတူ ပြိုင်ပွဲဝင်တွေထဲက တချို့လည်း ရွှေအမြှေတေ မဂ္ဂဇ်းကို စာမူပေးပို့ မှတ်ကော်ကိုတင်ခံကြတာ တွေ့ရတယ်။

တကယ်တော့ အေတူးအောင်က ၂၀၁၁ ခုနှစ်လောက်ကတည်းက စာစရေးနေတာ ဖြစ်စာယ်လို့ သိရတယ်။ သူ စာစရေးတိုန်းက အခြေခံပညာ အထက်တန်းပင် မအောင်သေးဘဲ မြတ်မင်္ဂလာမဂ္ဂဇ်းမှာ ပါဝင်ကလောင် လက်သွေးခွင့်ရခဲ့တယ်။ အခြေခံပညာ အထက်တန်းအောင်တော့ ရန်ကုန်တိုင်း၊ သံလျင်မြို့၊ သီလဝါဆိပ်ကမ်းအနီးမှာရှိတဲ့ ရေကြောင်း တက္ကသိုလ် တက်ရောက်ခွင့်ရခဲ့တယ်။ ရေကြောင်းတက္ကသိုလ်မှာ စာကြည့် တိုက်ရှိပြီး စာကြည့်တိုက်မျိုးက စာရေးဆရာမ နှုန်းကေရးရှုရှင် ဖြစ်ပါတယ်။ အေတူးအောင်က ရေခံမြှေခံကောင်းတယ်လို့ ဆိုရပါမယ်။ တက္ကသိုလ် မရောက်ခင်ကတည်းက မင်္ဂလာမောင်မယ်လို့ မဂ္ဂဇ်းမျိုးမှာ ကလောင်သွေး ခွင့်ရတယ်။ တက္ကသိုလ်ကော်းသားဘာတဲ့ ခမ်းနားတဲ့ စာကြည့်တိုက်ပြီးနဲ့ ရေကြောင်းတက္ကသိုလ် ရောက်စာယ်။ အဲဒီကနေ စာပေမြှင့်တင်ပြိုင်ပွဲတွေ ဝင်ရောက်ယူဉ်ပြုပြင်တယ်။ ၂၀၁၄/၁၅ ပြိုင်ပွဲမှာ ပထမဆုရတယ်။ နောက်တော့ မြန်မာလူငယ် စာရေးဆရာပေါင်းမှားစွာကို စင်တင် မွေးထုတ်ပေးနေတဲ့ ရွှေအမြှေတေမဂ္ဂဇ်းမှာ ရွှေးချယ်ဖော်ပြုခဲ့ရတယ်။ သူ့အတွက် ပိုပြီး ကောင်းတာက သဘော်အရာရှိ တစ်ယောက်အဖြစ် ပင်လယ်ပြင်မှာ လွှင့်မောရင်း တွေးစရာ၊ ရေးစရာတွေ ရခဲ့တာပါပဲ။

အခုတော့ အေတူးအောင်က သူရေးခဲ့ပြီးသမျှ ဝါယာတွေထဲက

ဆရာမျိုးမြင်ညီမဲ့ အမှာစာ

ဝတ္ထုတိ ဆယ့်ခြာက်ပုဒ်ကို စစည်းပြီး ဝတ္ထုတိပေါင်းချပ် တစ်အုပ် ထုတ်ဝေ လိုက်ပါပြီ။ ဒီမှာ ဖော်ပြထားတဲ့ ဝတ္ထုတွေမှာ ထူးခြားတာက သူ့ရဲရေးဟန် ပါပဲ။ အကြောင်းအရာ တစ်ခုကို ရေးဖွဲ့ရာမှာ စာဖတ်သူကို ဝတ္ထုအဆုံးအထိ စိတ်ဝင်တစား ဖတ်နိုင်အောင် အရေးအသားနဲ့ ဆွဲဆောင်သွားနိုင်တယ်။ နောက်ထပ် ထူးခြားတာက ဝတ္ထုတွေကို ဘယ်လိုဆုံးမလဲလို့ စာဖတ်သူက ကြိတွေးမထားနိုင်အောင် မမျှော်လင့်ထားတဲ့ နိုင်းမျိုးနဲ့ အဆုံးသတ်တာ တွေကို တွေ့ရတယ်။ ပြောမယ်ဆိုရင် ဝတ္ထုကို အဆုံးသတ်ပုံက စာဖတ်သူ မမျှော်လင့်တဲ့ နိုင်းချပ်မို့ စာဖတ်သူက ဝတ္ထုအဆုံးထိ ဖတ်ပြီးမှ နိုင်းကို သိရတာဆိုရင် ကျေနပ်စရာပဲ။ ဝတ္ထုတိရဲ့၊ အခိုက စွမ်းရည်ကလည်း နိုင်းချပ်မှ စာရေးဆရာ ဒါကို ပြောချင်တာပဲဆိုတာ သိကြရမှ စာဖတ်သူတွေ ကျေနပ်ကြတယ်။ ဝတ္ထုတစ်ပုဒ်ကို စဖတ်ကတည်းက ဘယ်လို့ အဆုံးသတ် မှာလဲဆိုတာ စာဖတ်သူက ကြိသိနေနှင့်ရင် ဘယ်လို့မှ ရသဝတ္ထု မဖြစ်နိုင်ဘူး။ ဒါက စာရေးသူရဲ့ အတတ်ပညာနဲ့ဆိုင်တယ်။ ရေးသား တင်ဆက်ပုံနဲ့ ဆိုင်ပါတယ်။

အေထူးအောင်က တရှုံးဝတ္ထုတွေကိုတော့ စာဖတ်သူကို ဝတ္ထု ခေါင်းစဉ်နဲ့ ဖမ်းဆားတယ်။ ဥပမာ-သက်ငြမ်ညာ၊ မိုးသည်းညာ၊ ခြိုက်နှင့်သူ။

‘ဘု’ ဆိုတဲ့ ဝတ္ထုတိကတော့ အကြောင်းအရာရော၊ တင်ပြပုံပါ ထူးခြားတယ်။ ဒီလိုဝတ္ထုမျိုး ဖတ်ရတော့ စာပေကင်ပေတိုင် ခေတ်ဝတ္ထု တွေကို သတိရမိတယ်။ ဒီဝတ္ထုကို ဆုံးအောင်ဖတ်ပြီးရင်တော့ စာဖတ်သူ ကိုယ်တိုင် အားပါးတရပြီးပြီး ကျေနပ်နိုင်မှာပါ။

‘သူငယ်ချင်း’ လို့ အမည်ပေးထားတဲ့ ဝတ္ထုမှာကျတော့ စာရေးသူရဲ့ စေတနာကို လှုလှုပေ ရေးဖွဲ့ ပြသွားနိုင်တယ်။ ဘယ်လို့မှ မထင်မှတ်ထား နိုင်တဲ့ အတ်လမ်းအတ်ကွက်ကို အနုပညာပါပါ ရေးဖွဲ့ပြနိုင်တယ်။ ဖတ်ပြီး ရင်ထဲမှာ မောက်နှေရတဲ့ ဝတ္ထုမျိုးပါ။

ဆိုရရင် အေထူးအောင်က ဝတ္ထုတိဖန်တီးမှ အတတ်ပညာ စုံနေပြီ လို့ ပြောရမှာပါ။ စာပေပောကဲ ရောက်လာရင် မဂ္ဂဇင်းထဲမှာ ဝတ္ထု ဖော်ပြခံရတာက စာရေးဆရာအတွက် ကျေနပ်စရာ အကောင်းဆုံးပါ။ ကိုယ်ရေးလိုက်တဲ့ လက်ရေးလေးကို ပုံနှိပ်စာနဲ့ မြင်လိုက်ရပြီဆိုရင် လောကကြီးကိုပင် မေ့သွားတတ်ကြတယ်။ အဲဒီကမှစပြီး ဆုံးဖြတ်တာက စာရေးဆရာဘာဝကို ပိုင်ဆိုင်ချင်ကြတာပါ။ ပုံနှိပ်စာလုံးနဲ့ မြင်ရတဲ့

ဆရာမျိုးမြင့်ညီမ်း အမှာစာ

ကိုယ့်ဝါးလေးတွေ များလာပြီခိုရင် အဲဒီဝါးလေးတွေ ပေါင်းပြီးဝါးလေးတိ
ပေါင်းချုပ်စာအုပ်လေးတွေ ထုတ်လေ့ရှိကြတယ်။ တရာ့လည်း ဝါးလေးတိပေါင်း
ချုပ်လေး တစ်အုပ်နှစ်အုပ် ထုတ်ဝေ၊ အပေါင်းအသင်းတွေ လက်ဆောင်ပေး၊
ဖော်ကြ၊ လေကန်ကြနဲ့၊ စာရေးဆရာဘဝ နိုင်တံသွားတာတွေ အတော်
များများ တွေဖူးပါတယ်။

တရာ့ကတော့ ဝါးလေးတွေ မဂ္ဂဇင်းမှာ ပါပြီးရင် ဝါးအရှည်
အစအဆုံး ဖော်ပြခံရနိုင်အောင် ကြိုးစားပြီးတော့ မဂ္ဂဇင်း အနေးဆက်
ဝါးရှည် ရေးတတ်ကြတယ်။ မဂ္ဂဇင်းဝါးရှည် ဖော်ပြခံရပြီခိုရင်
စာအုပ်တိုက်တွေက စာရေးဆရာဆီ ချဉ်းကပ်၊ စာမူတောင်း၊ လုံးချင်း
ဝါးထုတ်၊ စာပေဆူရ၊ ရုပ်ရှင်အဖြစ် ထပ်ဆင့် ရှိက်ကူးထုတ်လွှာ့။ ဒီလိမ့်း
ကြောင်း အနုပညာလမ်းကြောင်း ရှိပါတယ်။

အခု အေတုးအောင်က ဒီအနုပညာ စီးကြောင်းထဲ ပါလာပါပြီ။
ဒီဝါးလေးတို့ပေါင်းချုပ် ထုတ်ဝေပြီးရင် လုံးချင်းစာအုပ် နှစ်အုပ် ဆက်တိုက်
ထွက်လာပါတော့မယ်။ ပင်လယ်ရေကြောင်းအရာရှိ အေတုးအောင်က
အနုပညာ ရေစီးကြောင်းထဲမှာ စက်ကုန်ဖွဲ့ မောင်းနှင်လာပြီ ဖြစ်ကြောင်း
စာဖတ်သူတွေကို သတင်းကောင်းပါးလိုက်ပါရစေ။

ချစ်ခင်စွာ
မျိုးမြင့်ညီမ်း



မိုးသည်းည

အပြင်ဘက်တွင် မိုးများ ပြင်းထန်စွာ ရွှေသွန်းနေသည်။ လျှပ်စီး များ ဖျတ်ခနဲ့ ဖျတ်ခနဲ့ လက်လိုက်လျှင် အမှောင်ကျနေသော ပတ်ဝန်းကျင် က ဝင်းခနဲ့ ဝင်းခနဲ့ ဖြစ်သွားသည်။ မိုးခြီးမှာ များကလည်း တရှုန်းရှုန်း တရိမ်းရိမ်းဖြင့် ကောင်းကင်ပြင်တွင် မင်းမူနေသည်။ ပတ်ဝန်းကျင်တွင် ရေများ ဖွေးဖွေးလှုပ်လျက်ရှိသည်။

ယိုင်နှုန်း၊ တဲ့အိမ်လေး၏ နေ့စီးများသည် မိုးဒဏ်ကို ခံနိုင်ဟန် မတူဝါ။ ရီးတံ့နှင့် အရွက်များကြား ဟာ လာပြီး မိုးပေါက်များက ကြမ်းပြင် ပေါ်သို့ တစက်စက် ကျလာသည်။ တိုင်ဆိတ်နေသော မိသားစုလေးသည် လှုပ်လှုပ်ရွှေ ဖြစ်လာသည်။ အလတ်ကောင်၏ စာကြည့်စားပွဲလေးပေါ်မှ မီးခွက်သည် အရောင်အတော်လေး ကျဆင်းနေဖြံဖြစ်သည်။

“ဖေကြီး... ရေနံဆီကုန်ပြီ ထင်တယ်...”

ဦးသန်းမြဲ ငောက်ခနဲ့ ထထိုင်လိုက်သည်။ ဟုတ်သည်။ မီးခွက် အလင်းရောင်က သိပ်ပြီး ဟန်မကျတော့။ ထို့ကြောင့် ရေနံဆီ သွားဝယ် ပေးရတော့မည်။ ဤအချိန်ဆိုလျှင် ရွာထဲရှိ မိသိန်းတင်တို့ဆိုင် ပိတ်မည် မဟုတ်သေး။ သို့သော် မိုးက သည်းလွန်းနေသည်။ မိုးသည်းသည်ကို

အကြောင်းပြ၍လည်းမဖြစ်။ အလတ်ကောင် မနက်ဖြန့်ဘွှင် စာမေးပွဲရှိသည်။ ထို့ကြောင့် ယနေ့ညာအတွက် ရေ့ဆီသည် လိုအပ်ပေလိမ့်မည်။ တစ်နေကုန် ပန်းရန်အလုပ်ကို သွားနေသောကြောင့် ယနေ့ဖို့ ရေ့ဆီဝယ်ရန် သတိမရခဲ့။ အိမ်ပြန်ရောက်သောအခါတွင်လည်း ကလေးသုံးယောက်ဖို့ ထမင်းဟင်းတိုကို ချက်ပြုတ်ရသည့်နှင့် သတိမရ။ ယခု ရေ့ဆီပြတ်သောအခါတွင်မှ ပြသနာကာစပြီ။

“အဖေ... ဒီမှာ ရေတွေစိုကုန်ပြီ...”

အဝယ်ကောင်၏ ရွှေးရွှေးဝါးဝါး အော်သံကြောင့် ဦးသန်းမြဲ သတိထားကြည့်လိုက်သည်။ ခေါင်ချုပ်နားလောက်က ရေများ တရစပ်ယို နေသည်။ လောလောဆယ် အရေးကြီးသည်က ဤကိစ္စဖြစ်သည်။ ဘိမ်ထဲရှိ ပလတ်စတစ်အိတ်အဟောင်းများကို ဟိုလုန်သည်လော အမြန်ရှာရသည်။ ရာလာသည်တို့ကို ခေါင်ချုပ်နားတွင် ညှပ်၍ထိုးထည့်ရသည်။ အနည်းငယ် အယိုရပ်သွားသည်ထင်၏။ အဝယ်ကောင်လည်း နေရာပြောင်း၍ အိပ်နေခြား။ ထို့ကြောင့် ဒုတိယလုပ်ငန်းကို စတင်ရန် ဦးသန်းမြဲ ပြင်ဆင်ရသည်။ သူတွင် ဓာတ်မီးမရှိပါ။ မီးအိမ်မရှိပါ။ လည်ရည်ဖိန်လည်း မရှိပါ။

“အဖေ မြန်မြန် ပြန်လာခဲ့မယ်နော်...”

သားလတ်ကို မှာခဲ့ပြီး ဦးသန်းမြဲ ထွက်လာခဲ့သည်။ တစ်ချက်တစ်ချက် လင်းလာသော လျှပ်စီးကပင် သူ၏လမ်းပြသဖွယ် ဖြစ်နေသည်။ လယ်ကွက်၏ ကန်သင်းရှိုးအတိုင်း သူလျှောက်လာခဲ့သည်။ ထိကရှန်းပင် များက မျက်ခန်းနေအောင် ခြေဖဝါးကို လာထိုးသည်။ ကြမ်းတမ်းသော သူ့ခြေထောက်အတွက် ထိကရှန်းပင်၏ နာကျင်မှုသည် ဖြုတ်ကိုက်သလောက်ပင် မရှိ။

မိုးသည် သူထွက်လာကာမှ ပို၍ပင် သည်းလာသလိုလို သူထင်မိသည်။ မိုးကာဖတ်ကို ကိုယ်တွေပတ်ထားသော်လည်း အောက်ပိုင်း တစ်ခြမ်းလုံးတော့ စို့ခေါ်ပြုဖြစ်သည်။ သွားရမည့်ခရီးက နှစ်မိုင်ခန့်ရှိသည်မို့ ခြေလျမ်းတို့ကို သုတေသနတွင်လိုက်ရသည်။ မိုးသည်းညတွင် အေးအော်သံများကား အဆက်မပြတ် ဆူညံ့နေသည်။

တစ်ခါတစ်ရံဘွှင် မိုးပေါက်များက မျက်နှာတည့်တည့်ကို လာစဉ်သည်။ စပ်ခနဲ့ စပ်ခနဲ့ ခံစားလိုက်ရသည်။ မျက်နှာပေါ်ရှိ ရေစက်များကို လက်နှင့်သုတေပစ်ရသည်။ သို့မှာသာ ရှေ့သွားလမ်းကို မြင်နိုင်မည်ဖြစ်၏။

ချွဲဗ်များက လျှပ်စီးမလက်သောအခါတွင် လူကို ချော်လဲစေသည်။ ထိုသို့၊ လဲကျတိုင်း ဦးသန်းမြဲ ပြန်လည်ထသည်။ မတ်တတ်ရပ်သည်။ ဖြစ်နိုင်လျှင် လျှပ်စီးကို ဆက်တိုက်လက်နေစွဲချင်သည်။ သို့သော လျှပ်စီးက တော်တော် ကြောမှ တစ်ခါလက်သည်မို့ မိုးကောင်းကင်ဘက်လှည့်ပြီး ပုစ်ပျစ်နှစ်နှစ် တောက်ခေါက်ပစ်လိုက်သည်။ ရင်ထဲတွင်လည်း နည်းနည်းသက်သာရာ ရသွားသည်။ သူ့ကိုယ်၏ နောက်ခြမ်းတွင် ချွဲဗ်များ ပလဲနေသည်။ သူ မမှုပါ။ မိုးစက်များက အလိုအလျောက် ပြန်ဆေးချလိမ့်မည်ဟု သူထင်ပြီး သား ဖြစ်သည်။

ရော်ဆီဝယ်ရန် ယူလာသည့်ပိုက်ဆံကို ပလတ်စတစ်အိတ်နှင့် သေသေချာချာ ထုပ်ခဲ့သောကြောင့် ဦးသန်းမြဲ အနည်းငယ် စိတ်အေးသွားသည်။ သို့မဟုတ်လျှင် အဆင်ပြေမည်မဟုတ်။ ရွာထဲက မိသိန်းတင်က ပိုက်ဆံရေစိလျှင် လုံးဝ လက်မဆံတတ်။ ယခုတော့ တစ်ရန်အေးသွားပြီ ဖြစ်သည်။

ဖျော်ခဲ့ လျှပ်စီးတစ်ချက် လက်သွားစဉ် မြင်လိုက်ရသောမြင်ကွဲ့ငြောင့် ဦးသန်းမြဲ ကြောက်ရွှေးအနည်းငယ် တုန်သွားသည်။ သူနှင့် ဝါးတစ်ပြန်လောက်အကွာ ကန်သင်းရှိုးပေါ်တွင် ကန့်လန့်စန့်နေသည် အမည်းရောင် ပြောင်ချေရော သတ္တဝါတစ်ကောင်။ သူ၏ ခြေလှမ်းတို့ တုံးခဲ့ ရပ်သွားသည်။ အခြေအနေကို သေချာစွာသိရှိရန် နောက်ထပ် တစ်ကြိမ် လျှပ်စီးအလက်ကို စောင့်နေလိုက်သည်။ သူထင်ထားသည်နှင့် ကွက်တိပင်ဖြစ်သည်။ သတ္တဝါသည် စင်စစ် မြှော်ဟောက်တစ်ကောင် ဖြစ်ကြောင်း သူ၏အတွေ့အကြုံအရ ချက်ချင်း သိရှိလိုက်သည်။

ဤလမ်းကို သူသွားရှုံးမဖြစ်။ မြှော်ကြောက်ရှုံးဆိုသည်ထက် ရော်ဆီဝယ်ခြင်း ခရီးမပေါ်ခဲ့လျှင် အလတ်ကောင် စာမေးပွဲဖြေရန် ခက်ခဲမည်ကို ဦးသန်းမြဲ ပို၍ စိုးရိမ်သည်။ ထို့ကြောင့် လယ်ကွက်၏ တစ်ဖက်ကန်သင်းရှိုးမှ ပတ်ပြီးသွားရန် ပြင်ရသည်။ သွားနေကျ မဟုတ်သည်မို့ အခြေအနေကို ဂရုစိုက်နေရသည်။ မြက်ပင်များကလည်း ပိုတူနေသည်။ သို့သော မြှော်ဟောက်လမ်းနှင့်ယဉ်လျှင်ကား အများကြီးသာ သည်ဟု သူထင်မိသည်။

လယ်ကွက်သည် တစ်ဇက်ခန်းကျယ်သည်မို့ အတော်လေး ပတ်လိုက်ရသည်။ နောက်ထပ် တစ်ဖြောင့်ချိုးလျှင် ပထမလာရာ လမ်းရှိုး

လမ်းစဉ်အတိုင်း ဖြစ်တော့မည်ဟု သိရှိရ၍ သူစိတ်ထဲတွင် ကျိုတ်ပြီး ကျေန် သွားသည်။ ကွင်းပြင်၏ နေရာအနှစ်တွင် လူဟန် သူတစ်ယောက်သာရှိ သည်ကို ဦးသန်းမြဲ သိသည်။ ထို့ကြောင့် အပျင်းပြေရန် အလို့ကြသော လည်းကောင်း၊ အဖော်တစ်ယောက် ရရန်သော်လည်းကောင်း ပါးစပ်ထဲရှိ သီချင်းစာသားဟောင်းအချို့ကို ညည်းတွေးလိုက်သည်။ လမ်းခရီးတွင် ကြံရ သောအရာမှန်သမျှတို့သည် သူ့အတွက် ဒုက္ခသမ္မတ ဖြစ်မနေပါ။

လျှပ်စီးလက်ခြင်း အစိပ်ကျသွားသည်မို့၊ အနည်းငယ်တော့ သတိ ထားရသည်။ မှန်းရင်းမှန်းရင်း လျှောက်နေရသည်။ ကန်သင်းရိုးထောင့်ချိုး တစ်နေရာအရောက်တွင် ခြေထောက်ကို တစ်စုံတစ်ခု လှမ်းဆွဲသလို ခံစား လိုက်ရသည်။ သီချင်းစာသားများနေရာတွင် ‘ပလု’ ဟူသော အသံက အစားထိုး ဝင်ရောက်လာသည်။ အသက်ရှုံးမရတော့။ သတိတစ်ချက် ဝင်လာမှ သူ၏လက်တို့ကို စကြားသမ္မတ လှပ်ရှုံးလိုက်သည်။ တစ်ယောက် တည်း ရှုံးရင်းဆန်ခတ်ဖြစ်နေသည်ကို မိုးမြိမ်းသံမှလွှဲ၍ မည်သူမှ မသိ လိုက်ကြ။ သူ၏ ခြေထောက်ကို အားပြု၍ မြေသာနံရံတစ်ခုကို ကန်ထား လိုက်သည်။ သူ၏ ခေါင်းပေါ်လာသည်။ အသက်ရှုံး ရလာသည်။ ဤလမ်း ကို စလျှောက်လာကတည်းက စိတ်တွင် ထင့်နေမိသေးသည်။ ယခုကဲ့သို့ ရေတွင်းပျက်ရှိနေမည်ဟန်လည်း လုံးဝ မခန့်မှန်းမီ။ အံကို တင်းတင်း ကြိုတ်ထားလျက် ရေတွင်းပျက်၏ပေါင်ကို လက်ဖြင့် လှမ်းလိုက်သည်။ မြက်ရှည်အချို့က အတော်ပင် အထောက်အကူဖြစ်သည်။ အားကိုသုံးပြီး ရေတွင်းပေါင်ပေါ်သို့ ပြန်ဘက်လိုက်ရသည်။

တစ်ကိုယ်လုံးကို ဖုတ်ဖက်ခါလိုက်သည်။ သက်ပြင်းရည်ကြီး တစ်ခုကို အီခနဲ ဆွဲချုလိုက်သည်။ ထိုစဉ် ခြေသလုံးနားမှ ဖျော်းခနဲ ဖြစ်သွား ပြီး မျက်လုံးများပုံပြု ပြေသွားသည်။ ကံကောင်းသည်ဟု ဆိုရမည်။ လျှပ်စီးက အချိန်သင့်ပင် မီးထိုးပေးသကဲ့သို့ ဖြစ်သွားသည်။ ခြေသလုံးတွင် အားရု ပါးရ ခဲနေသော ကင်းခြေများကို လက်ဖြင့်ကုတ်ထုတ်ပစ်လိုက်ရသည်။ စိတ်ထဲတွင်တော့ ကင်းမြို့ောက်ကို တောင့်တမိလိုက်သည်။ သူသည် ကင်းမြို့ောက်ပြီး၏၏။ ကင်းခြေများကိုမှ မပြီး။ ထို့ကြောင့် ခြေထောက် တစ်ချောင်းလုံး ထဲကျော်ပြီးနာလာသည်။ အားကိုပြုပြီး လမ်းဆက်လျှောက် ရသည်။ လူက မပါချင်သော်လည်း စိတ်ကပါနေသေး၏။

မလှမ်းမကမ်းတွင် မီးရောင်ဖျော့တော့တော့ကို လှမ်းမြင်နေရ

မိုးသည်းည

သည်။ ဦးသန်းမြဲ မျှော်လင့်ခဲ့ရသော ရွာကိုရောက်ပေတော့မည်။ ထို့ကြောင့် နာကျင်နေသော ခြေထောက်ကပင် ခြေလှမ်းများကို မြန်မြန်လျှောက်ရန် အားပေးသလိုလို ဖြစ်လာသည်။ မူလလမ်းရှိုးနေရာတို့ ပြန်ရောက်သွားသည့် အတွက်လည်း စိတ်အေးခဲ့ရသည်။ တောနက်ကြီးထဲတွင် လမ်းလျှောက် နေသောသူတစ်ယောက် ရုဝောဂြိုဟ်တွေ၍ ဝစ်းသာသလိုမျိုး ခံစားလိုက် ရသည်။ မိုးကဗျာ အဆက်မပြတ် ရွာနေရပဲ။

ရွာထဲသို့ ဝင်ရောက်လိုက်သည်နှင့် အဆက်မပြတ် ကြားနေရသော အသံတွေက ခွေးဟောင်သံများ။

ရွာကခွေးများသည် သူ့ကို သူ့စိမ်းဆန်လွန်းသည်မှာ မဆန်း။ မိုးကဗာအပတ်နှင့် ဖို့သိဖတ်သီ ဖြစ်နေသာ သူ့ပုံစံကပင် ခွေးတို့အတွက် ပါးစပ်ယားစရာ။ ရွာထဲသို့ရောက်သည်နှင့် ခြေထောက်၏နာကျင်မှုက ပိုမို ပြင်းထန်လာသည်။ လယ်ကွက်ထဲတွင် ဆုံးဖွက်နှင့်ခဲ့စဉ်က မသိသာသော လည်း ရွာ၏ကျောက်ခဲလမ်းကမှ သူ့အတွက် နာကျင်မှုကို ဖော်ပြနေ သယောင်ယောင် သတိပေးသကဲ့သို့ ရှိနေသည်။

ကံကောင်းသည်ဟုပင် ဆိုရတော့မည်။ မိသိန်းတင်၏ ဆိုင်တွင် မီးရောင်တလက်လက်ကို မြင်နေရပဲ။ ဟောင်ဖွာဟောင်ဖွာ အသံတစာစာကို ကြားလိုက်ရသည်။ သေချာပေါက်ပင် မိသိန်းတင်၏ အကြေးတောင်းသံ ဖြစ်နေသည်။ ဆိုင်ထဲသို့ ကုပ်ချည့်ကုပ်ချည့်ဖြင့် ခပ်တည်တည် ဝင်လိုက် သည်။ ခါးကြားတွင် ညျှပ်ထားသော ကြပ်ကြပ်ဘိတ်ပတ်ထားသည့် ပိုက်ဆံ တစ်ရွက်ကို တယ့်တယ ဆွဲထုတ်ပြီး မိသိန်းတင်ကို ပေးလိုက်သည်။

“ပုလင်းမပါဘူးလား...”

မိသိန်းတင်ပြောမှ သတိရသည်။ အီမံက အလောတကြီးဖြင့် ထွက်လာသောကြာ့င့် ပုလင်းပါမလာခဲ့။

“နှင့် အဆင်ပြေသလို ကြည့်ထည့်ဟာ...”

အရေးတကြီး စဉ်းစားမနေတော့ဘဲ ခပ်မြန်မြန်သာပြောလိုက် သည်။ ‘ကျွတ်’ ဟု တစ်ချက်ညည်းပြီး ခြေထောက်ပွတ်သပ်သည်ကို မိသိန်းတင် မြင်သွားသည်ထင်၏။ သူ့ဆိုင်က ဘက်ထရီမီးကလည်း ကင်းကိုက်ထားသည့်နေရာကို မြင်စွမ်းစေရန် လင်းသာသောကြာ့င့် ရေကြီး သုတ်ပျာဖြင့် ဦးသန်းမြဲကို မေးသည်။

“ဟဲ့... ဟဲ့... ရှင့်ခြေထောက်က ဘာဖြစ်တာတုံး၊ ရောင်ကိုင်း

လို့ပါလား...”

ဦးသန်းမြကမူ ဘာမှမဖြစ်သလို လေသံဖြင့်...

“ကင်းထိုးလို့ဟေ့... ဘာမှတော့ မဟုတ်ပါဘူး...”

သူကသာ ဘာမှမဖြစ်သလိုနေသည်။ မိသိန်းတင်ကတော့ ပါးစပ် က ပွဲစွဲဖြင့် ရေရှုတ်နေသည်။ ၌ဗီးမှ ကြော်သွန်နိုင်ကို ယူလာပြီး ကင်းထိုး သည့်နေရာကိုအုံ၍ ပတ်တီးစုတ်ကို ပတ်ပေးလိုက်သည်။ မိသိန်းတင်က စကားပြောရာတွင်သာ အာကြမ်းလျှောကြမ်းနိုင်သည်။ လူတစ်ဖက်သားကို ကား ကူညီတတ်သည်။ ဦးသန်းမြေ၏ ခြေထောက်လည်း ကြော်သွန်နိုင်၏ တန်ခို့ဖြင့် အနည်းငယ်မျှ သက်သာသွားသည်။

“ရေ့... ရေ့... လည်ရှည်လည်း ယူသွားချေပြီး...၊ ခမြဲပါး ကင်းပါးနဲ့... မနက်ကျူပြန်ယူခဲ့နော်...၊ ပူလင်းလည်း ယူခဲ့...”

“အေးပါ မိသိန်းတင်ရယ်... ငါသွားပြီ သိလား...”

ပြန်လည့်လာ၍ သူ့ဆိုင်နှင့် တော်တော်လျမ်းကာမှ သတိရလိုက် သည်။ မိသိန်းတင်ကို ကျေးဇူးတင်ကြောင်း မပြောခဲ့မိ။ ရေ့နံပါဝါယျား ပိုသောလိုက်ဆံကို အလတ်ကောင် အိပ်ငိုက်ပြေစေရန် အချဉ်ထုပ်လေး ဝယ်လာလိုက်သည်။ လည်ရှည်ဖိန်သံ၏ တွေက်ဂျက်သံသည် ရွာနှင့် အတော်လေးလုမ်းခဲ့ပြီဖြစ်သည်။ သေချာသတိထားပါမှ မိုးသည် မသည်းရှာတော့။ ဖြောက်ဖြောက်အဆင့်သာ ရှိတော့သည်။ မိုးခြိမ်းသံမပါသော လျှပ်စီးတို့ကမူ တဖျော်ဖျော်ခတ်နေဆဲ။ အပြန်လမ်းတွင်မူ အင်မတန် အဆင်ပြချောမွှေ့သွားသည်။ မိသိန်းတင်၏ ဖိန်ကျေးဇူးလည်း ပါပေ သည်။

ကန်သင်းပေါင်တို့ပေါ်တွင် ချော်ကျေသည်မျိုး မရှိတော့။ အမည်းရောင် သွော်ပါများ၏ ရန်ကိုလည်း မှုစရာမလိုတော့ပေါ့။ ထို့ကြောင့် တဲ့အောင် ရှိရာသို့ ဦးသန်းမြ ရောရောရှာရှာ ပြန်မောက်သွားသည်။ မီးခွက်၏ အလင်း ရောင်သည် အနက်ရောင်ညထဲတွင် ပျောက်ဂွယ်သွားခဲ့ပြီဖြစ်သည်။ အငယ် ကောင်ကမူ တခေါ်ခေါ် အိပ်မောကျေနေဆဲ။ အလတ်ကောင် အိပ်ပျော် သွားမည်ကို ဦးသန်းမြ စိုးရိမ်မိသည်။ သို့သော် တဲ့အောင်ထောင့်မှ စာအံသံကို တီးတိုးကြားလိုက်ရသည်။ သူ့ရင်ထဲတွင် ချို့သွားပြီး ဝမ်းသာရာဘက်သို့ ပြောင်းသွားသည်။

“သား စောင့်နေတာ ကြာပြီလား...”

မိုးသည်းည

“ခုနမှ မီးသေသွားတာအဖေ...၊ အဲဒါ အိပ်မပျော်အောင် ကဗျာ
တွေ ပြန်အဲနေတာ...”

ဦးသန်းမြဲ ပြုးလိုက်သည်။ မီးခွက်မထွန်းရသေးသောကြောင့်
သူ့အပြီးကို မည်သူမှ မဖြင့်ပါ။ ရေနံခါးပူလင်းအဝကို မီးခွက်အဝနှင့်
လက်မှန်း၏ ထည့်လိုက်သည်။ မကြေမိပင် မှားမိမိကိုနေသောညဗိုး ထိုး
ဖောက်ရန် အလင်းရောင်တစ်ခု ပေါ်ပေါ်လာသည်။ ဖျော့တော့တော့
မီးရောင်ပင်ဖြစ်လင့်ကစား ထရံနားတွင်ကပ်ထားသည့် ဈေးရောင်ဆုတံဆိပ်
လေးကိုမှ လက်ခနဲ့မြင်တွေ့နိုင်စွမ်းသာသည်။ ကင်းကိုက် ထားသောနရာမှ
ဒဏ်ရာကို သူသတိမရချေ။

မိုးသံ တဖြောက်ဖြောက်နှင့်အတူ အလတ်ကောင်၏ စာဘံသံက
ပြိုင်တူထွက်ပေါ်နေဆဲ။

နှောက်ရိုး ၂၀၁၆ ခုနှစ် ဈေးအမြဲတေမဂ္ဂဇ်း



ပြောင်းခဲ့သောဆောင်း

(၁)

ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်နေသည်။ နှင်းမှန်ခပ်သည်းသည်း သည် အပြင်ဘက်တွင် မင်းမူနေရုံမက မြောက်ပြန်လေနှင့်ရော၍ ကျိုးတိုး ကျွဲတ ထရံပေါက်တို့မှတစ်ဆင့် တဲ့အိမ်ယိုင်နဲ့နဲ့အတွင်းသို့ ခပ်စိမ့်စိမ့် တိုးဝင် လျက်ရှိသည်။ အချိန်သည် မနက်လေးနာရီခန်း။ ဆောင်းရာသီ၏ အအေးခုံး တို့ ပေါင်းစုတိုက်ခိုက်နေသောဒဏ်ကို အသာတောင် ခပ်ပါးပါးက ခုခံနိုင်စွမ်း နည်းလှသည်။ ခြေထောက်ကို ကျွဲ့သည်။ လက်နှစ်ဖက်ကို ပူးကပ်၍ ကိုယ်ကို ကျို့ခိုင်သမျှ ကျို့သည်။ မရပါ...။ လက်နှစ်ဖက်သာ နွေးသွား သဟနှုပြီး ကျွန်တစ်ကိုယ်လုံးမှာမူ တဆတ်ဆတ် တုန်ခါနေဆဲ။ စောင် အခေါ်းမရှိသောကြောင့် သင်ဖြူးဖျာသည် အနေးဓာတ် က်းမဲ့နေသည်။ အေးစိမ့်ခြင်းကို ထပ်လောင်းကာ အားပေးကူးနေသကဲ့သို့ ရှိနေ၏။

ထို့ကြောင့် ကိုယ်နှင့် ခပ်ပြားပြား ဖိထားရင်း နာခေါင်းရှုံးမိသည်။ ပိတ်ပါးခြင်ထောင်သည် ဆောင်း၏အအေးကို မခုခံနိုင်။ ထို့ကြောင့် တိုးဝင် လာသော လေတို့သည် ခြင်ထောင်၏ ဟန်တားမှုကို လျှောင်ပြောင်၏။ ထိုစဉ် နှင်းရည်တစ်စက်သည် သူ၏ နှုံးပေါ်သို့ တောက်ခနဲ့ ကျသည်။ သူ့တစ်ကိုယ်လုံး အင့်ခနဲ့ တွန်းသွားသည်။

အိပ်ပျော်လဲဆဲ အခိုက်အတန်းတွင် ကျူလာသော နှင့်စက်ကို ဟန့်တားနိုင်ခြင်းမရှိသောကြောင့် သက်မဲ့ခြင်ထောင်သည် သူ၏ဒေါသကို ဆွပ်ပေးသကဲ့သို့ ရှိသည်။ သူ အံကို လေးငါးခြားကျက် ကြိတ်ပစ်သည်။ ထို့နောက် အိပ်ပျော်နိုင်အောင် ဆက်လက်ကြိုးစားသည်။ အမွေးထူထူ ရွမ်းစောင်ကို သူ့စိတ်ထဲ တောင့်တမိသည်။ ထို့နောက် နေ့တွေးသော ရင်ခွင့်တစ်စုံ။ သူ့အတွေးတို့သည် မဖြစ်နိုင်သော စိတ်ကူးယဉ်ဆန် များသာ ဖြစ်နေသည့်အတွက် အတွေးစကို ကြိုးစားကာ ဖျောက်ဖျက်၍ အိပ်ပျော်အောင် မျက်လွှာကို တင်းတင်းစေလိုက်သည်။ ထိုစဉ် ပူဇော်နေ့ အရည်တို့သည် သူမျက်လုံးထဲမှ တို့တွက်ရန် ကြိုးစားသည်။ သူကမူ ထိုအရည်တို့အတွက် မျက်လွှာတံ့ခါးကို ဖွင့်မပေးတော့...။

“အောက်... အီး... အီး... အွှတ်...”

ထိုအသံသည် သူ၏ အကြံအစည်းများအားလုံးကို တစ်စစ် ရိုက်ချိုးပစ်သည်။ သူ့အတွက်မူ ထိုအသံသည် သာယာနာပျော်ဖွယ် ဂို့တာသံ မဟုတ်။ စိတ်အားသစ်တို့ မွေးဖွားပေးသော နိမ္မာန်ဆော်သံ မဟုတ်။ ငရဲသို့သွားတော့ဟု အချက်ပေးနေသော စက်ဆပ်ဖွယ်အသံသာ ဖြစ်သည်။ အသံသည် အေးစက်စက်...။ သနားကြင်နာမှုမရှိ...။ စာနာင့်ညာခြင်း မရှိ...။ သူ့ဘဝ၏ ငရဲကျခဲ့သော နေ့ရက်တို့ကို ဖုန်တီးပေးသော အသံတစ်ခု ဖြစ်သည်။ မှန်သည်...။ သူသည် နေ့စဉ်ရက်ဆက် ငရဲထဲသို့ သွားနေရသည်။ သို့သော် ငရဲပူတော့ မဟုတ်။ ငရဲအေး ဖြစ်သည်။ သူ့ငရဲကို တစ်ခါတစ်ရုံတွင် ပူဇော်လွန်းလှသည်။ သို့သော် ငရဲကမူ အေးစက်မြှုပ်နှံစွာ အေးစက်သည်။ သူတောင်းဆိုခဲ့ဖူးသော အပူကို ငရဲသည် တစ်ကြိမ်တစ်ခါ မျှပင် လိုက်လျော့ပေးခြင်းမရှိ။ အပူဆုံးဖြစ်သော နွေခေါင်ခေါင်၏ လလယ် များတွင်ပင် ငရဲသည် အအေးမပြတ်။ ကြာသောအခါ အေးမြှုမှ အေးချမ်းမှု ဟူသော စကားလုံးများကိုပင် သူ မှန်းတီးလာရသည်။

“အောက်... အီး... အီး... အွှတ်...”

ဒုတိယအကြိမ် ဖြစ်သည်။ ဤအကြိမ်သည် သတိပေးသော အမိန့်ဖြစ်ပြီး အသံနှင့်တစ်ဆက်တည်း ငတ်တုတ် ထဲ,ထိုင်ရမည်မှာ သူ၏ အလုပ် ဖြစ်သည်။ နေ့စဉ် လုပ်နေကျ ဖြစ်သော်လား နေ့စဉ် မလုပ်ချင်ဆုံး မှာလည်း ဤအလုပ်ပင်ဖြစ်သည်။ ကျွေးထားသော ခြေထောက်ကို ဦးစွာ ဆန်းသည်။ ကိုယ်ကိုပါ ဆန်းသည်။ အညာစောင်ပါးကို အသာအယာ စွာ

ပြောင်းခဲ့သောဆောင်း

သည်။ ဤဘင်္ဂ ရီရိယမျှသော အအေးတို့သည် သူ့ထံသို့ အလုအယက် ဝင်ရောက်လာကြသည်။ တဆတ်ဆတ်ခါသော တုန်ယင်ခြင်းဖြင့် ပြန်လည် ခုခံခြင်းမှတစ်ပါး တခြားသောနည်းလမ်း သူ့တွင် မရှိ။ ထို့နောက် လက်ကို ထောက်၍ ငါးကို ထံ,ထိုင်လိုက်ရသည်။ တစ်ကိုယ်လုံး မိမိခနဲ့ဖြစ်သွား သည်။ သူ့ခေါင်းထဲတွင် ရီဝေဝေ ဖြစ်လာသည်။ သူ မမှုတော့ပါ။ မိနစ်ပိုင်း အတွင်း ထိုရီဝေဝေသည် အလိုအလောက် ပျောက်ကွယ်သွားမည်ကို သူ သိပြီးဖြစ်သည်။

ထို့နောက် မထချင် ထချင်နှင့် မတ်တတ်ရပ်လိုက်သည်။ လက် နှစ်ဖက်ကိုမှ အအေးဒဏ်ကို တချို့တလေ ကာကွယ်ရန်အလို့ငှာ ပူးကပ် ထားရသည်။ လက်ဖဝါးတို့သည် နေးနေပါလျက် လက်ဖမ့်းတို့သည် ထံကျဉ် နေ၏။ ထို့နောက် အိပ်ရာကို သိမ်းရသည်။ အညာစောင်၊ ခေါင်းအုံစုတ်၊ သင်ဖြူးဖျားနှင့် ပိတ်ပါးခြင်ထောင်တို့နှင့် ဖွဲ့စည်းထားသော အိပ်ရာကို လုံးထွေးထားလိုက်သည်။ ပုဂ္ဂစ်အော်သံအချို့နှင့် ကားလမ်းဘက်မှ ကားသံ အချို့၊ ခြောက်သွေးသွေးအသံများကလွှဲ၍ ဝန်းကျင်သည် တိတ်ဆိတ်ပြိုမြင်သက် နေသည်။ ဆိတ်ပြိုမြင်လှန်းသော ဆောင်း၏ ဤအချို့နှင့်တွင် လူပုံရားနေသော သူမှာ သူ တစ်ယောက်သာ ရှိလိမ့်မည်ဟု သူ တွေးသည်။ သို့သော် သူ အတွေး မှန်၊ မမှန်ကိုမှ သူ စိတ်မဝင်စား။ လုပ်စရာရှိသည်ကိုသာ ဆက်လုပ် သည်။

လက်နှစ်ဆန့်ခန့်သာ ကျယ်ဝန်းသော တဲ့အိမ်လေးပေါ်မှ ဆင်းလိုက်သည်နှင့် ထံကျဉ်မှုသည် သုံးလေးဆ ပိုလာရသည်။ ဒူးများ တဆတ် ဆတ် တုန်လာသည်။ မေးစွေသည် အားဖြင့်မနောဘဲ လူပုံရာနေသောကြောင့် ကိုယ်နှင့်ခမ်းကိုယ် မကိုက်မိအောင် သတိထားနေရသည်။ တောင်ဘက် စွန်းစွန်းသို့ ကြည့်လိုက်သောအပါ အိမ်ကြီး၏ ပြီးထောင့်တွင် မီးလုံးလေး လင်းနေပြီဖြစ်သည်။ သူ၏ တဲ့အိမ်အောက်ရှိ တုတ်နှစ်ချောင်းပေါ်တွင် စွပ်ထားသော လည်ရည်မိန်ကို သူ စီးသည်။ ထို့နောက် ခြေလှမ်းများ ကို မီးလုံးလင်းရာ အိမ်ကြီးဆီ ဦးတည်လိုက်သည်။ မြက်ပင်များကို နင်းသော အသံမွဲမွဲသည် တိတ်ဆိတ်သော အမောင်မနက်စောစောကို အုပ်မိုးသွား သည်။ သူသွားရာ၏ဘယ်ဘက် ခပ်လှမ်းလှမ်းမှ ခွေးဟောင်သံ ရူးရူးတို့ကို သူ အတူးတာလည် သတိမထားမိတော့။

ခြိုဝင်းရောက်သည်နှင့် တံခါးကို အသာအယာ တွေးဖွင့်ပြီး ဝင်

လိုက်သည်။ တံခါး၏ ခေါင်းလောင်းချုပ်သံသည် သူ အသာအယာတွန်းဖွင့် နေသည်ကိုမှ မထောက်။ အသံသဲသဲ ထွက်ပြနေသေးသည်။ သို့သော် ထိုအသံကို ကြားသူမှာ သူမှုလွှဲ၍ အမြားမရှိ။ ခြိထဲသို့ ခပ်ကုပ်ကုပ်ဝင်သွား ပြီး အိမ်လေးသို့ လျှောက်သွားလိုက်သည်။ ထိုနောက် အိမ်ထောင့်နံရုံ တစ်နေရာရှိ အဖော်လေးအောက်သို့ လျှို့ဝင်လိုက်သည်။ ဝါးတန်းလျားပေါ်တွင် လွှားထားသော မိုးကာကို ခြုံသည်။ ခေါင်းပတ်ဗောတ်မီးကို နှဖုံးတွင် စဉ်း သည်။ ပလိုင်းကို ခါးတွင် ခိုင်ခိုင်ချည်လိုက်သည်။ ထိုနောက် အိမ်နောက် ဖေး လမ်းကြားမှတစ်ဆင့် ငရဲဟု သူယူဆသော ခြုံကြီးထဲသို့ ဆက်လျောက် သွားလိုက်သည်။ မိုးကာကို ခန္ဓာကိုယ်တွင် ခြုံလိုက်သောကြာင့် အနည်း ငယ် နော်သွားဟန်ရှိပေါ်လည်း ထိုအနေးသည် မကြောခင် ငရဲခြိတ္ထု ပျောက်ကွယ်တော့မည် ဖြစ်သည်။ အချမ်းပြောန်အလို့ငှာ လေအချို့ကို မှတ်ထုတ်လိုက်သည်။ ဓာတ်မီးရောင်အောက်တွင် အငွေများကို သူ အလွန် မှန်းတီးပါသည်။

နောက်ဖေးခြိထဲသို့ ရောက်သည်နှင့် တရှုရှု ထွက်နေသော အပင် ပေါ်မှ အဖူးများသည် သူကို တော်ဆိုင်းနေသဟန်။ သူအတွက်မူ ထို အဖူးများသည် ပြုတစ်ပြုတစ်နှင့် လွန်စွာမှ မြင်ပြင်းကတ်စရာ ကောင်းနေ သည်။ ပထမဆုံး အပင်မြောင်းသို့ အရင် စ,ဝင်သည်။ သူ၏ ခန္ဓာကိုယ် သည် အပင်များနှင့် စတင်ထိတွေ့သည်နှင့် သိမ့်ခနဲ့ခါသွားသည်။ အပင် များပေါ်တွင် တွေ့လွှဲခို ဟိုးလေးထနေသော နှင့်ရည်စက်များသည် သူ၏ ကိုယ်နှင့် လာရောက် ပွတ်သပ်သည်။ မိုးကာသည် သူကိုယ်နှင့် ရေမစိုး အောင် စွမ်းဆောင်နိုင်သော်ပြားလည်း အအေးဒဏ်ကိုမူ ကာကွယ်မပေး။

ပထမဆုံးသော အဖူးကို ထုကျော်နေသောလက်ဖြင့် ခပ်သွက်သွက် ရွှေးပစ်လိုက်သည်။ သူ၏လက်သည် ထုကျော်နေသကဲ့သို့ သူ၏အတွေးတို့ သည်လည်း သုန်မှုန်နေခဲ့သည်။ မျက်ဝန်းအိမ်မှ မျက်ရည်တစ်ပေါက်သည် အလိုလို စီးကျေလာသည်။ မျက်ရည်သည် ဂူနေးသော်ပြား ဖြတ်သန်းရ သော ပါးပြင်ကမူ အေးစက်စက်။ တတိယအကြိမ်မြောက် ကြက်တွန်သံကို ခပ်သဲသဲ ကြားလိုက်ရသည်။ ထိုအသံကြာင့်ပင် သူအတွေးတို့သည် ရှုပ်ရှုံးနေသော ခန္ဓာကိုယ်ကို ပစ်စွာ၍ တဝဲလည်လည် ခွဲထွက်သွားသည်။

ဟုတ်သည်။ သူ့ဘဝ၏ ရွှေရောင်နေ့ရက်များကို ပိုင်ဆိုင်ခွင့် ရခဲ့စဉ်က ထိအသံလေးသည် ကြည်နှီးဖွယ်အတိနှင့် ကျက်သရေ ရှိလွန်းခဲ့သည်။ ဤအချိန်မျိုးတွင် သူ့အမေ၏ မီးဖိုချောင်ထဲမှ ကော်မီ ပူပူတ်ခွက်သည် သူ့အပိုရာဘေးတွင် အမြတ်များ ရောက်လာခဲ့စမ်။ သူ့အဖေသည် တတိယကြက်တွန်သံကြားသည်နှင့် သူ့ကို လာပွဲဖက်မြှု။ အဖေ လာပွဲဖက်လျှင် သူ ထရတော့မည်ကို သိသော်ပြား စိတ်ညွှတ်ညားခြင်းဟုသည် သူ့တွင်မရှိခဲ့။ အဖေ ရောစပ်ပေးထားသော မျက်နှာသစ်ရန် ရေနေးနေးသည် ချမ်းအေးနေသော ဆောင်းကို ကာကွယ်ပေးခဲ့သည်။ စားပွဲပေါ်မှ ပါကြော်ကြော်မီးရောင်လေးသည် သူ၏ ကျောင်းစာအုပ်များကို ဖတ်ချင်စွဲယ်ဖြစ်အောင် အမြတ်များ လွှမ်းခြားပေးခဲ့သည်။ အေးခဲနေသော ပတ်ဝန်းကျင်ကို အဖေ လွပ်ပေးထားသော မီးလင်းဖိုလေးက ကြံးကြံးခံအန်တုပေးခဲ့သည်။ တိတိဆိတ်သော ပတ်ဝန်းကျင်ကို ထိုးဖောက်ချင်ကြသည့် ပုရစ်သံ၊ ကားသံတို့သည် သူ၏ စာကျက်သံကို ဖောက်ထွက်၍ သူဆီရောက် မလာ့ခဲ့။ သူ့ဘဝတွင် မနက်ခင်းတိုင်းသည် ပြည့်စုံလွန်းခဲ့သည်။

မနက် နေရောင်မပေါ်မီ အရှေ့ဘက်ဆီမှ ပုစ္စနီးရောင်တို့ ယုက်သန်းလာသော အချိန်များမှ မီးဖိုချောင်မှ အမေ့အသံသည် ဘုရားခန်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ အမေ့အသံနှင့်အတူ တွဲဖက်၍ ပါလာတတ်သည် ကား ကြေားစည်သံလွင်လွင်။ ထိုအသံတို့သည် စာအံပြီး၍ ဆွင်ပျေနေသော သူ၏ စိတ်အစဉ်ကို အားဖြည့်ပေးခဲ့သည်။ ရောင်နီပေါ်လာသောအာဂါတ် ဖြူလွှဲ အားကဗားဗော်တို့ပြည့်ဖြင့် စောင့်ဆိုင်းနေသော ခြိုဝါယူ အဖော်ဆီသို့ သူနှင့်အမေ အတူတူ ပြေးသွားခဲ့ကြသည်။ နှစ်မိုင်ခန့်ဝေးသော အသွား အပြန်ခရီးကို သူတို့မိမိသားစုံသုံးယောက် နေ့စဉ်နေ့တိုင်း လမ်းလျှောက်၍ လမ်းသေးရှိ သင့်တော်ရာဆိုင်တစ်ခုခုတွင် မနက်စာကို ဖြိန်ရေရှက်ရေ စားသောက်ခဲ့ကြသည်။ ထိုအချိန်က ယခုကဲ့သို့ ဖြစ်နေသော သူ၏ဘဝနှင့် ပုံစံတူသည့် အရွယ်တူကလေးများကို ငေးမောကြည့်မိခဲ့ဖူးသည်။ သို့သော် သူတို့နေရာမှောက်၍ မခံစားမိဖူးခဲ့။ ဒီအတိုင်း ငေးကြည့်ခဲ့ဖူးရုံးသာ ဖြစ်သည်။

အဖြူအစိမ်း ခပ်ကော့ကော့ကို အဆင်သင့်ဝတ်၍ အဖေ၏ ဆိုင်ကယ်နောက် မိတွယ်လိုက်ပါပြီး ကျောင်းတက်ခဲ့ရသော နေ့ရက်များကိုမှ

သူ အထူး သတိရသည်။ ကျောင်းတက် ခေါင်းလောင်းထိုးသံသည် သူ့အတွက် ရင်ခြန်ဖွယ်ရာများသာ။ လှပ သေသပ်သော သူ၏ အီမံစာများကို ချီးကျူးပေး တတ်သည့် ဆရာ၊ ဆရာမ များ၏ စကားသံတို့သည် ကျောင်းတက် ခေါင်းလောင်းထိုးသံနှင့် သူ့နား ထဲတွင် စွဲဝဲလာရစွဲ။ စာမေးလျင် ဒိုးဆနဲ ဒေါက်ခနဲ သွက်လက်ချက်ချာစွာ ပြန်ဖြေတတ်သည့် သူ၏အမှုအရာ တို့ကို ဘယ်တော့မှ ပြန်ရနိုင်တော့မည် မဟုတ်ကြောင်း တွေ့မိတိုင်း သူ၏ဘယ်ဘက်ရင်အံသည် တဆတ်ဆတ် နာကျင်လာရသည်။ စံပြ ကျောင်းသားဟူသော ဂုဏ်ကို သူ၏ အလယ်တန်း ဘဝတစ်လျောက်တွင် ပြိုင်ဘက်မရှိ ပိုင်ဆိုင်ခဲ့ဖူးသည်။ တိတိကျကျ ပြောရလျင် မနှစ်က ဤအချိန်မျိုးထိ ပိုင်ဆိုင်ခဲ့ရသေးသည်ဟု သူဝစ်နည်းစွာ တွေ့မိသည်။

မမြှေသောတရားဟူသည် သူလွန်စွာမှ မှန်းတီးသည်။ ထိုတရားကို မြှေအောင် ပြနိုင်စွမ်းရှိသူများကို တစ်ခါတစ်ရု သူ့စီတ်ထံ့ ရောက်တတ်ရာရာ ရှာဖွေမိသည်။ သို့သော် သူ မတွေ့ခဲ့။ ထိုတရားသည် သူ၏ မိဘနှစ်ပါးကို သူ့ထံမှ တိတိတဆိတ် ခေါ်ဆောင်သွားခဲ့သည်။ ကံကြမှာဟု နှုတ်မှ တဖွဲ့ ပြောနေကြသော လူများသည် သူနေထိုင်ရာ စံအီမံလေးပေါ်တွင် လူးလာ လှုပ်ရှားလာခဲ့ကြသည်။ သူတို့အချင်းချင်း သူ နားမလည်သောစကားများကို ပြောခဲ့ကြသည်။ တစ်ခါတစ်ရုတွင် သူတို့မျက်နှာသည် နီမြန်းနေသည်။ တစ်ခါတစ်ရုတွင် အပြီးတုံးများကို ဖန်ဆင်းထား၍ တစ်ခါတစ်ရုတွင် ခက်တန် ကြမ်းတမ်းသော စကားများကို ပြောဆိုကြသည်။ သူကမူ ထောင့်တစ်နေရာ တွင် ထောင်ထားသော မိဘနှစ်ပါး၏ဓာတ်ပုံများကို ဝေဝါးစွာ ကြည့်နေခြင်းမှ တစ်ပါး သူတို့ ပြောဆိုနေကြသည်ကို ဂရမစိုက်နိုင်။ သတိမပြုမိခဲ့။ သို့သော် ထိုကဲ့သို့ သတိမမှုခဲ့ခြင်းသည်ပင် သူနှင့် သူ့စံအီမံလေးကို အပြီးအပိုင် နှုတ်ဆောက်ခွဲခွာစေခဲ့သည်။ ‘အကြွေး’ ဟူသော စကား တစ်ခွန်းကို သုံးနှုန်း၍ သူတို့သည် သူ့မိဘနှစ်ပါး၏ ရှိရှိသူများသော ပစ္စည်း များကို တစ်နေ့တစ်မျိုး မရှိနိုင်အောင် တစ်ချုပ်းတစ်ခု သယ်ယူသွားခဲ့ ကြသည်ကို သူ့မျက်လုံးထဲတွင် မြင်ယောင်မိနေသေးသည်။

မိဘနှစ်ပါး မရှိတော့သည့်နောက်ပိုင်း သူ့အီမံလေးတွင် နေခဲ့ရ သည်မှာ ခုနစ်ရက်တိတိများသာ ဖြစ်သည်။ ထိုခုနစ်ရက်ပြီးဆုံးသည်နှင့် သူ၏ဘဝလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ့အတွက် ကံကော်း ခြင်းလော့၊ ကံဆိုးခြင်းလော့ သူ မသီ။ ထိုကာလအတွင်း လူကြီးပိုင်း

ပြောင်းခဲ့သောအဆင်း

အရွယ် တစ်ယောက်သည် ယောင်ချာချာသူ့ကို စကားလုံးအချို့ လာပြောခဲ့သည်။ ထိုစကားလုံးများထဲတွင် သူ တစ်ခါမျှ မကြားဖူးသော စား၊ ဝတ်၊ နေရားအကြောင်းပါသည်။ အလုပ်ဟန်သော စကားလုံးပါသည်။ ထို့နောက် အချို့ အချို့သော သူနှင့် ရင်းနှီးကွာမဲးဝင်မှု မရှိသည် အကြောင်း အရာများ ပါသည်။ အားလုံးကို သူ နားမလည်သော်ပြား သူ နားလည် သိရှိလိုက်သည်က သူ၏ မွေးပုဂ္ဂိုလ်မြေကို စွန်းဆာရတော့မည့်အကြောင်းပင် ဖြစ်သည်။

ဘေးသီကို သူ လှည့်မကြည့်တော့? ကြည့်လျှင်လည်း ဆွဲချို့ အရင်းအချာမရှိသည့် သူ့ကို သူစိမ်းဆန်သော မျက်နှာများက သနားဟန် ပြု၍ ပြန်ကြည့်ကြမည်မှာလွှဲ၍ တဗြားသော ထူးထူးခြားခြားကို တွေ့မြင် ရမည် မဟုတ်။ ထိုသူ၏ ဆိုင်ကယ်နောက်တွင် လိုက်ပါနေရသော်လည်း အဖွဲ့ရင်ခွင့်ကိုယ်စား အခြားရင်ဘတ်တစ်ခုက နေရာယဉ်ထားသောကြောင့် သူ၏လက်နှစ်ဖက်ကို နောက်မှုကိုင်စရာ တစ်ခုဆီသို့သာ ပို့ထားခဲ့သည်။ ဤသည်ကို သူမှုလွှဲ၍ အခြားမည်သူကဗျာ သတိမထားမိခဲ့ကြ။

နှစ်ထပ်အိမ်နှင့် တဲ့ပုတ်။ မွေးရာနှင့် သင်ဖြူးဖျား။ ဂုဏ်းစောင်နှင့် အညာစောင်။ မီးအိမ်နှင့် ဖယောင်းတိုင်။ အရာအားလုံးသည် သူ၏စိတ်ကို ပေါက်ကွဲလုမထတ် ပြောင်းလဲပစ်သည်။ သူ အသံမထွက်အောင် ရှိုက်ငါးသည်။ သို့သော် အသံကမူ ထိန်းနေရင်းကြားမှပင် ထွက်သွားသည်။ သူ မြင်တွေ့ရသော သူ့အိမ်နှင့် ခပ်ဆင်ဆင်အိမ်ကြီးကို သူ နာကြည့်းစွာ ကြည့်သည်။ ထိုအိမ်ကြီး၏ ပြတ်းပေါက်တစ်ခုမှ ခေါင်းပြုထွက်၍ ပြုးကြည့်းနေသော သူနှင့်ချွယ်တူ ကောင်မလေးကမူ သူပုံစံ မည်သို့ဖြစ်မည်ကို ရိုပ်စားမိမည် မဟုတ်ခဲ့။ စင်စစ် သူနှင့်တဲ့ပုတ် မိတ်ဖက်ခဲ့ရသည့်မှာလည်း ထိုကောင်မလေး၏ ပယောဂနှင့် မကောင်းကြောင်း သူ တွက်ဆမိခဲ့သည်။

“မနက်ခင်း တစ်ချိန်ပါပဲ...”

လူကြီးသည် စကားကို ပို့ပေါ်ပေါ့သာ ပြောသည်။ ထိုသို့ ပြောစဉ်က သူ သတိမထားမိခဲ့သေး။ သို့သော် လက်တွေ့တွင်မှ ထို မနက်ခင်းဟန်သည်မှာ တစ်ညာတာထက်ပင် ပို၍တာရှည်သလို သူခံစားရသည်။ မနက်ခင်းကို ဖြတ်ပြီးလျှင်မှု သူသည် အသစ်တစ်နေရာသို့ သွားရသည်။ အသွင်သစ်၊ အမြင်သစ် စသော အသစ် အသစ်တို့ဖြင့် ဖုံးသွေးထားသော်လည်း ဟောင်းနှစ်းနေသည်မှာ သူ၏ ပုံပန်းသွင်ပြင်ပင် ဖြစ်သည်။ စတစ်ကော်လာ ဖြူ့လွှဲလွှဲကို သူ သတိရသည်။ ဘဲခေါင်းစိမ်းပုံစိုးကို သူ

လွမ်းမောသည်။ အတန်းရှုံးတွင် အများက မော်ကြည့်ခဲ့ရဖူးသော သူသည် နောက်ဆုံးက ထောင့်ခုံတွင် အများ၏ လျစ်လျှော်ခြင်းကို ခံရသည်။ သို့သော် ဆရာမ အကြွေးစာရင်း အော်သောအခါတွင်မူ လျစ်လျှော် တတ်သော ထိုမျက်လုံးများသည်ပင် သူ့ထံ စုပြုလာတတ်သည်။ အစိုင်းတွင် ခံနိုင်ရည်မရှိခဲ့သော်လည်း နောက်ပိုင်းတွင်မူ ထိုအပြုအမှုများကို သူ အရေထူလာသည်။ သွက်သွက်လက်လက် သူ့ပုံစံကို မှန်ကုပ်ကုပ်ဖြင့် အစားထိုးလိုက်သောအခါ ပတ်ဝန်းကျင်အသစ်သည် သူ့ကို နေသားကျလာစေသည်။ အရာအားလုံးကို သူ၏ ဆန့်ကျင်ဘက်များနှင့် လိုက်လုပ်သွားပါ။ ယခင်က ပုံရှိပောင်းတို့သည် တစ်စတစ်စနှင့် ပျောက်ကွယ်ခဲ့ပြီ ဖြစ်သည်။

(၃)

အရှေ့ဘက်စွန်းစွန်းမှ နေရာင်သည် အပင်စိမ်းစိမ်းများကြားမှ ဖြတ်၍ သူ့မျက်နှာပေါ်သို့ ပျောက်ခနဲ့သည်။ သူ၏ အတွေးစတို့သည် ကျိုင်းသွားသော မျက်လုံးနှင့်အတူ တစ်စစ် လွှဲစဉ်သွားသည်။ သို့သော် သူ ကျေနပ်သည်။ နေရာင်ပေါ်လာလျှင် သူ၏ နေ့စဉ်တာဝန်သည် ပြီးဆုံးစမြဲ ဖြစ်သည်။ အဖူးများသည် ကုန်လုန်းပါး ဖြစ်လာသည်။ အစိမ်းရောင် အခင်းကြီးသည် တစ်စကာန်းပါး ကျယ်သည်ဖြစ်ရာ သူ့အဖို့ တစ်ယောက်တည်းခုံးရန် ပမာဏများလွန်းသည်။ သို့သော် အတွေ့အကြုံ တို့ကြောင့် မြန်ဆန်လာပြီဖြစ်သော သူ့လက်ချောင်းများသည် ထုံကျည်မှုနှင့် ဒွန်တွဲ၍ ပ်ပျက်သွက် လူပုံရှားနိုင်ခဲ့သည်။ နေမြိတ်လာသည်နှင့်အမျှ အချမ်းသည်လည်း လျော့လျော့လာသည်။ အဖူးချောင်းလေးများကို စု၍ သားရေ ကွင်းနှင့် စည်းသည်။ ပါလာသောပလိုင်းသည် တစ်တောင်းပြီးတစ်တောင်းပြည့်ပြည့်လာသည်မို့ ခြိထောင့်က ဂုဏ်နိအိတ်ထဲသို့ တစ်ခါပြီးတစ်ခါ သွားသွား ထည့်ရသည်။ အိတ်သည် ပြည့်လုန်းပါးရှိနေပြီ ဖြစ်သည်။ ချမ်းနေသည်ကြားမှ သူသည် ကျေနပ်စွာ ပြီးသည်။ လက်ချောင်းများသည်ပဲကြီးရေတွန်နေသည်။ တစ်နေ့တာအဖို့ ငရဲခန်းမှ ကင်းဝေးတော့မည့်

ပြောင်းခဲ့သောဆောင်း

လက္ခဏာပင် ဖြစ်သည်။

နောက်ဆုံး လက်ကျွန် တစ်မောင်းကို အားယူပြီး ရူးသည်။ အချို့၊ အမျှုးများသည် နေရာရှင်နှင့်ထိတွေ့၍ အမွှင့်ဘဝသို့ အသွင် ကူးပြောင်းခဲ့ပြီ ဖြစ်သည်။ အမွှင့်ပို့ ရန်းတို့နှင့် သင်းပုံးသည်။ ဖြူဖွေး၍ လည်ဆံလေးများကမူ ဝါဖျော့သည်။ ထို့ကြောင့်လည်း ဘုရားစင်ထက်တွင် အမြေနေရာရခြင်း ဖြစ်မည်ဟု သူတွေ့မိသည်။ မွေးလျှင် ထို့သို့ ရောက် သည်။ နံလျှင်မူ မြောင်းအတွင်း သက်ဆင်းရသည်။ သူ့ဘဝကို သူ အနဲ့ မခံချင်ပါ။ သို့သော် ဘဝကမူ သူ့ကို နံချောင်းပြီလား သူ မပြောတတ်။ မနဲ့စေရန် ကြိုးစားရမည်ဟု သူ စိတ်အားတင်းသည်။ တစ်ခါတလေတွင်မူ ဤအင်းထဲသို့ စေလွှတ်ခဲ့သော လူကြီးကို သူ ကျေးဇူးတင်မိသည်။ တစ်စည်း တစ်ဆယ်ကျိုးဟူသော ရူးသည့်အခကို မွေးစားထားရခြင်း ဟူသော အကြောင်းပြချက်ဖြင့် မပေးဘဲ မနေခဲ့။ အဖြူအစိမ်း ခပ်နစ်းနှစ်း ကို ဝတ်ဆင်ရွှေ့ ယင်းဘဝနှင့် လုံးဝကွားနေခြင်းဟူသော လမ်းဘေး၌ ယောင်ချာချာ ဘဝပျက်ရခြင်းနှင့်ယဉ်က များစွာ တော်ကာကျသေးသည်။ အမေ့မီးရှေ့ချောင်လေးကို သူ လွှမ်းသည်။ အဖွဲ့ဆိုင်ကယ်လေးပေါ် သူ တက်စီးချင်မိသေးသည်။ သို့သော် ဤတာသမူတို့သည် သူ့အတွက် အပိုမက် များသာ။

တစ်ခါတစ်ရုံ သူ့အနေနှင့် တစ်ခါမြှုပ်င မတွေးမိဖူးသော 'ငယ်ကျုံ၊ ကြီးချောင်' ဟူသော စကားလုံးကိုပင် သူ ခင်တွယ်မိအောင် ကြိုးစားသည်။ ထိုအခါမျိုးတွင် သူ၏ စိတ်သည် ပြောပါးစွာ ပျော်သည်။ လွှတ်လပ်စွာ ကခိုန်သည်။ ဝမ်းနည်းခြင်းကို နင်းခြေသည်။ ပို၍ ပူနေး လာသော နေရာရှင်အောက်ဝယ် ပန်းပွဲ့အချို့ကြိုရူး၍ အပိုပါလာသာ ပလတ် စတော်အိတ်အပိုထဲသို့ အသာအယာ ထည့်လိုက်သည်။

တစ်ဝက်သည် လူကြီးတို့အိမ်ရှိ ရွှေ့ချောင်ပျော့ ဘုရားစင်ထက်တွင် နေရာယူပေလိမ့်မည်။ တစ်ဝက်သည် သူ၏ တဲ့ပုတ်ခေါင်းရင်းထက်တွင် သီကြိုးတစ်ခုနှင့် တွဲလျားရှိနေမည် ဖြစ်သည်။

တစ်မနက်တာ လုပ်ရားမှုပြီးသောအခါ လူကြီးတို့အိမ်မှ ထမင်းချိုင့် ကိုယျှော် သူ၏တဲ့ပုတ်ဆီ ခပ်သုတ်သုတ် ပြန်သည်။ အမေ့၏ ကော်ဖိခွေက်နှင့် မနက်စာများအစား ထမင်းကြမ်းခဲ့ အေးအေးကိုသာ တွေ့မြင်ရမြဲ ဖြစ်သည်။ ထိုထမင်းချိုင့်လေးကို တဖြည့်းဖြည့်းနှင့် ရင်းနှီးလာအောင် သူ ကြိုးစား

ကြည့်သည်။ မနက်စာနှင့် နေ့ခင်းစာကို တစ်ခုတည်းအဖြစ် သတ်မှတ်ထားသော သူ့အတွက် နေ့ခင်းအားချိန်သည် စာသင်ခန်းထောင့် တစ်နေရာတွင် မျှော်လင့်ချက်တို့ကို မွေးမြှုပေးသည့် စာကျက်ချိန်ပင် ဖြစ်သည်။ သူ၏အရောင်ပြောင်းသွားသော ဆောင်းနှင့်အတူ ခက်ထန်ကြော်းတမ်းသော ဘဝယ် နောင်တစ်ချိန်တွင် နှင့်မှုန်များအလား နေမြင့် လာသည့်နှင့်အမျှ တဖည်းဖည်း ပျောက်ကွယ်သွားမည်ဟု သူ ယုံကြည်စိတ်ကို တထော်ချွင်းသည်။ ထိုသို့ နှလုံးသွင်းလေတိုင်း လိုက်ခနဲ့ လိုက်ခနဲ့ မြှုံးကြွေလာသည် မှာလည်း အမြဲတမ်း ဝမ်းနည်းကြကွဲနေတတ်သည့် သူ၏ ဘယ်ဘက်ရင်အုံလေးပင် ဖြစ်သည်.....။

စက်တင်ဘာလ၊ ၂၀၁၆ ခုနှစ် ဧဒါနာမဂ္ဂင်း



ဆရာသင့် ပန်း

(၁)

စာရွက်တစ်ရွက်ပေါ်ရှိ စာလုံးများ၊ ကိန်းကဏ္ဍးများသည် တွေဝေ နေသောဆရာ၏ စိတ်ရောင်စုံတချို့ကို သိသာရှင်းလင်းစေခဲ့သည်။ ဆရာ သည် ရင်ထဲတွင် ဆိုတိတို့ ခံစားလာရသည်။ နှလုံးခုန်သံများ စည်းချက် မညီ ဖြစ်လာသည်။ စာရွက်ကို ဆက်ကြည့်နေနိုင်စွမ်း မရှိတော့သည့် အတွက် မျက်နှာကို ပြတင်းတံခါးဆိုသို့၊ ရတ်တရက် အာရုံလွှဲပစ်မိသည်။ ပြတင်းမှန်တွင် မိုးရေစက်တို့ကို ကျော်လွန်ချုံ အပြင်ဘက်သို့၊ ဝေးကြည့် မိသောအခါ အဖြူနှင့်အစိမ်းလေးတို့ကို ဝေဝဝဝါးဝါး မြင်တွေ့ရသည်။ မိုးရေစိုးနေသော သစ်ရွက်တို့သည် လေးပင်ဖွင့်စွဲနေလျက်။ အေးစက်နေ သော ပတ်ဝန်းကျင်နှင့် ဆန်းကျင်စွာ ဆရာအတွေးတို့သည် တစ်စတစ်စ ပူလောင်လာသည်။ ထို့နောက် စာရွက်ကို ဒုတိယအကြိုမ် အားတင်းကာ ကြိုးစား၍ကြည့်သည်။ ထိုအခါ ပူဇော်နေ့းမျက်ရည်စက်တို့သည် စာရွက် ပေါ်သို့၊ ဟန်ဆောင်မှုကင်းစွာ တပေါက်ပေါက် ကျေဆင်းသည်။ ခွဲခွဲစိုးနေသော စာရွက်လေးသည် ဆရာ၏အပြုအမှုများကို တိတ်တဆိတ် လျှောင်ပြောင် နေခဲ့ပါသည်။

(၂)

“ဆရာလို ဖြစ်စေချင်တာ...”

တပည့်အမေ၏ စကားသည် ပထမဆုံးသောနေ့တွင် ဆရာ၏ နားထဲသို့ အချောအမှတ်ကင်းခဲ့စွာ ကန့်လန့်ဝင်ရောက်သည်။ ထိုကဲ့သို့ အသားလို၍ အရိုးတောင်းသော ဈေးကွက်ဆန်ဆန် ဆက်ဆံရေးကို ဆရာ လွန်စွာ စက်ဆုပ်သည်။ မနေ့က အောင်စာရင်းထွက်သည်။ တစ်ကျောင်းလုံး တွင် ဆရာတစ်ယောက်တည်းသာ ဘာသာစုံရှုက်ထူးရသည်။ တကယ်တော့ ဆရာသဘာနှင့်ဆရာသာဖြစ်ပါက ဆရာဖြစ်လာရန် မရှိချေ။ သို့သော် တပည့်အမေသည် ဆရာအမနှင့် သူငယ်ချင်းအရင်းဖြစ်သည်။ သူသည် ဆရာကို မျက်ခြေည့်မပြတ် စောင့်ကြည့်ခဲ့ပြီး ဆရာအကြောင်းကို ခရေစွေ တွင်းကျ သိထားခဲ့သူဖြစ်သည်။ သို့သော် အောင်စာရင်းဟူသော တရားဝင် စာရွက်ပေါ်က ပုံနှိပ်ဖော်ပြထားပြီးမှသာ ဆရာကို ဆရာဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“ရှေ့ကဆရာတွေက သားလေးမေးတာတွေတောင် မဖြန့်မြင်ပါဘူး ဆရာရယ်...”

လေသံဖျော့ဖျော့ အသံအေးအေးလေးဖြင့် ရှင်းပြနေသော်လည်း ဆရာနားထဲတွင်မူ ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်းတို့အဖြစ်သာ ကြေားယောင်နေ မိသည်။ သို့သော် သူပြောသမျှကို အပြီးအချို့ဖြင့်သာ ခေါင်းညိတ် နားထောင် တုံ့ပြင်ခဲ့မိသည်။ အမေ၏ မျက်နှာရှိနေခြင်းကြောင့် ဖြစ်သော် လည်း အာမခံချက် တစ်ခွန်းတစ်ပါဒ္ဓမျှ မပေးဘဲ တပည့်ကို စာသင်ပေးရန် အတွက်သာ လက်ခံခဲ့သည်။ ဤသည် နောင်တွင် ရင်ဆိုင်လာရနိုင်သည့် အရှပ်တစ်ခုကို ကြိုတင် ဖြေရှင်းထားရာရောက်သည်ဟု ဆရာမြင်မိသည်။

ပထမဆုံးနေ့ခြားပိုင် ဆရာသည် တပည့်၏အခြေအနေကို မသိမသာ မြင်တွေ့ရပေသည်။ တပည့်၏ အပြောအဆို၊ အပြုအမှုတို့သည် သာမန် ကလေးတစ်ယောက်နှင့်မတူ တစ်မူဂွဲပြားသည်။ သူ့အမေကိုယ်တိုင် ညွှန်းဆိုထားရာထက် ဆရာကိုယ်တိုင် အကဲခတ် စူးစမ်းကြည့်မိခြင်းဖြစ်သည်။ တပည့်သည် သွက်သည်၊ ထက်သည်၊ အရိုပ်ပြုပါက အကောင်ပါမြင်သည့် ကလေးဖြစ်သည်။ သို့သော် တပည့်သည် ကိုယ်ပိုင်ယုံကြည့်ချက် လွန်က လွန်းသည်။ တပည့်၏အခြေအနေကိုသိရန် ဆရာသည် တပည့်၏

ဆရာသင့် ပန်း

အဋ္ဌမတန်းအဆင့်ထက် ကျော်လွန်သော မြန်မာစာ စာစီစာကုံးတစ်ပုဒ်နှင့် အကိုလိပ်စာ Essay တစ်ပုဒ်ကို ခေါင်းစဉ်ဆန်းအချိုဖြင့် လက်ရည်သွေးကြည့်သည်။ တပည့်သည် ဆရာပေးသော ထိုခေါင်းစဉ်တို့ကိုကြည့်ကာ ခနဲ့တဲ့တဲ့ ရယ်သည်။ ထိုအချက်ကို ဆရာသည် သဘောမကျချေ။ ရေးရန်အချိန် တစ်ခုကို ပေးလိုက်သောအချိန်မှစ၍ တပည့်သည် ဗာရေးစားပွဲကိုသာ အာရုံစိုက်လေသည်။ ထိုအချက်ကိုမူ ဆရာသဘောကျသည်။

တပည့်သည် ဆရာအတွက် ပထမဆုံးဖြစ်သော်လည်း ဆရာသည် တပည့်အတွက် လေးငါးယောက်မြောက် ဖြစ်နိုင်ခြင်းသည်။ ထိုပြင် ဆရာ သည် ဆရာဖြစ်သော်လည်း တပည့်ထက် သုံးနှစ်သာကြီးသည်။ ထို့ကြောင့် ဆရာနှင့်တပည့်ကြားတွင် ရိုသေလေးစားမူ၊ ရုက္ခားပူးပြာမှုတို့ကို တွေထူး၍ မလိုအပ်ချေ။ နောင်အခါ ဆက်ဆံရေးများတွင် နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း ရှိမည်ကိုမူ ဆရာခန့်မှန်းမိသည်။ သို့သော် လေးနက်သော အချို့အမှုအရာ တို့အတွက်မူ ဆရာမျိုးစကားများသည် တပည့်အပေါ်သို့ ထိုရောက်မှုတွင် အားနည်းမည်ကိုကား ဆရာတိတိတနိုး စိုးချွဲမိသည်။ ဆရာဘဝတစ်လျှောက် လုံးတွင် မြင်တွေ့ခဲရဖူးသော ဆရာသမားကောင်းတို့၏ ဂုဏ်အကိုရင်တို့နှင့် မပြည့်မိသောရှိ၊ ဆရာသည် မိမိ၏တပည့်ဖြစ်လာသော တပည့်ကို လမ်းမှန် သို့ တည့်မတ်ထိန်းကျောင်းပေးရမည်ဟု ဆရာတို့၏ လုပ်ရှိးလုပ်စဉ်အတိုင်း နှုန်းသွင်းလိုက်သည်။ ထိုအခါ တပည့်၏အမေကို ခေါ်မေ့ပျောက်ကာ တပည့်ကို ကလေးတစ်ယောက်ပမာ မြင်မိလာပါသည်။

“ပြီးပြီးဆရာ”

တပည့်ပေးသောစာအုပ်ကိုကြည့်ကာ ဆရာမှင်တက်သည်အထိ ဖြစ်ရသည်။ တပည့်သည် ဆရာပေးသော ပထမဆုံးသင်ခန်းစာတွင်ပင် ဆရာအထင်ကြီးမှုကို အပြည့်ဖမ်းစားနိုင်သူဖြစ်သည်။ ညီညာလှပသော လက်ရေးလက်သား၊ စနစ်ကျသော အရေးအသားနှင့် အသုံးအနှစ်း ကိုးကားမူ အားလုံးသည် အဋ္ဌမတန်းအဆင့်ထက် များစွာ ကျော်လွန်နေသည်။ တက္ကသိလိုင်တန်းအဆင့်နီးပါးထိ တွေးခေါ်ရေးဖွဲ့နိုင်သည်ကို တွေ့ရသည်။ တပည့်သည် ဆရာအတွက် ခေသူတစ်ယောက် မဟုတ်ဟု ဆရာစိတ်ထဲ တိတိတနိုး ချီးကျူးမိပါသည်။

“ဆရာရယ်... ဆရာပေးတာက မနှစ်က တိုင်းအဆင့်ကလောက် တောင် မခက်ပါဘူး...”

တပည့်၏အမေသည် တပည့်၏ ထူးချွန်ထက်မြက်မှုအပေါ်တွင် များစွာ အဖွဲ့များတင် အဂိုဂိုက်ခဲ့မည်ဟု ဆရာထင်မိသည်။ လက်ရှိ တပည့်၏ အခြေအနေမှာ စာသင်ကြားရန်ထက်ပိုသော လိုအပ်ချက်တရီး၊ ရှိနေသည်ကို တပည့်၏အမ မသိရှိပေါ်။ ထိုကြောင့် ဆရာသည် တပည့်ကို ယခင် သမားရိုးကျလမ်းစဉ်အရှို့မှ ခွဲထွက်ကာ တည့်မတ်ထိန်းကျောင်းပေးရန် လိုအပ်ကြောင်း သိရှိလာသည်။

“အေးပါကွာ မင်းက တော်တာကိုး...”

တပည့်သည် ဆရာ၏ ထိုစကားကို လွန်စွာမှ နှစ်သက်ဟန်လုပ် ပြသည်။ ငါကွာဆိုသော မျက်နှာကို ဟန်ဝင့်ကာ ပြုစီစီလုပ်သည်။ ပထမဆုံး နောင်တွင်မှ ဆရာသည် တပည့်ကို ဆရာလိုချင်သော ပုံစံခွက်တစ်ခုထဲသို့ ထည့်ဖျက်ကာ ပုံသဏ္ဌားပေးရန် လိုအပ်နေသည်။ ထိုပုံသည် မည်သို့သော ပုံလေးဖြစ်လာမည်ကိုကား တပည့်ပေါ်တွင်သာ ပို၍ မူတည်နေပါသည်။

(၃)

တပည့်သည် ဆရာပြောလျှင် ပြောသည့်အတိုင်း လိုက်လုပ်နိုင် သည်၊ လိုက်လုပ်တတ်သည်ကိုတော့ ဆရာ အားရမိသည်။ သို့သော် ဆရာ၏ အခွန်းတိုင်းတွင် တပည့်သည် သူသိနှင့်သည်၊ တတ်နှင့်သည်ဟု အတွန့်တက်နေသည်က ခက်၏။ စင်စစ် တပည့်သည် အမြင့်ဆုံးနေရာသို့ ရောက်နိုင်သော အလားအလာမျှသာ ရှိခြင်းဖြစ်သည်။ အရည်အချင်းမှုကား မပြည့်မိလှသေး။ သို့သော် သူ့ကိုယ်သူ ပြည့်ဝြီဟု စိတ်ကြီးဝင်နေအောင် တပည့်၏အမေက လွန်ကဲစွာ ဖြည့်ဆည်းနေသည်က ခက်၏။ သားသမီး အပေါ် မျှော်လင့်ချက်ကြီးစွာထားတတ်သူ မိဘကို ဆရာက ကျေးဇူးတင် မိပါသည်။ သို့သော် အစွန်းရောက်သော ဂရုစိုက်မှုသည် တပည့်ကို မိဘ မျက်ခြည့်မှ ပြတ်သွားသည့်အချိန် ပျက်စီးသွားနိုင်သည်အထိ အကျိုးဆက် ဖြစ်ပေါ်နိုင်ကြောင်း တပည့်၏အမ သတိမထားမိသည်ကို ဆရာ ဘဝ် မတွေ့လှု။ သို့သော် မိမိလက်ထဲတွင် အပ်ထားသော အပ်ထည့်တစ်ခု

ဆရာသင့် ပန်း

ဖြစ်သည်မို့၊ အရောင်အသွေး၊ ဒီဇိုင်းဆန်းတို့ဖြင့် အလှဆင်ရန် တာဝန်ရှိ သည်ဟုသာ ဆရာ နှလုံးမှုထားပါသည်။

အမေဖြစ်သူ၏ လောင်းဂိပ်အောက်တွင်ပါ၍ စိတ်ကြီးဝင်၊ တတ် ယောက်ကား ပုံစံဖြင့်သာ ရျှေတက်မည်ဆိုပါက တပည့်သည် နေရောင်မရရှိ ဘဲ ရေချည်းသက်သက် လောင်းနေသော မသန့်စွမ်းပင်ပျို့တစ်ပင်သာ ဖြစ်တန်တော့မည်ဖြစ်၏။ ထို့ကြောင့် ထိုလောင်းရိပ်ကို ဦးစွာ ဖယ်ရှားရန် ကြိုးစားရသည်။

“ကလေးကို ကျွန်ုတော့လို ဖြစ်ချင်တယ်လို့ အန်တိပြောခဲ့တယ် နော်...”

ဆရာ၏ မာထန်ထန် ပြောစကားအချို့ကို တပည့်၏အမေသည် ရာနှုန်းပြည့် ထောက်ခံလိုဟန် မပြချေ။ သို့သော သူပြောခဲ့သော စကားဖြစ် သည်မို့သာ ဆရာ၏ကမ်းလှမ်းချက်ကို လက်ခံရသည်ဟုသော အမှုအရာ တို့ကို ပြသည်။ တစ်ဖက်တွင်မူ မိမိ၏ သားရှေ့ရေး၊ မိမိတို့ အသိင်းအရိုင်း ဂုဏ်အတွက် တစ်ယောက်သော ဆရာတံတွင်သာ ဦးမွှတ်ပြရသည်။ အတွက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နေနိုင်သည်ဟု ဆရာရိပ်မိသည်။ ပျက်လုဆောင် သူ့မျက်နှာကို အတင်းလုပ်ယူကာ ပြီးပြထားသည်ကို ဆရာ မြင်တွေ့ခဲ့ပါသည်။

တပည့်သည် ဆရာအိမ်တွင် လိုက်နေရမည်ဆိုသောအခါ အမေ ဖြစ်သူရှေ့တွင် မနှစ်မြို့သည့်ဟန်ကို ကြို့ဖန်များစွာ လုပ်ပြသည်။ တပည့် အမေဖြစ်သူသည် သူ၏ သဲသဲလုပ် အပိုအလုပ်တို့ကို လုပ်မြှုပ်ဆဲ။ နှစ်အိမ်ကျော်သာဝေးသည့် ဆရာအိမ်သို့ ပြောင်းချွေသည်ကို နှစ်ရှည်လများ နိုင်ငံခြားသွားသကဲ့သို့ အဖြစ်သည်းသည်။

“တို့သားလည်း ငင်သားပေါ့ကျယ်...”

ထိုစကားကိုအစချို့သော အမှုစကားတို့ကြား ဆရာ၏အမေပါ ခေါင်းမီးတောက်သည်အထိ ဖြစ်ရသည်။ စာချုပ်လုပ်သည်ဟုသော အမိုက ကိုပင် မေ့နေဟန်တူသည်။ အစားအသောက်၊ အဝတ်အစား သတ္တုဖြင့် မလိုအပ်သော အပိုအဆာတို့ကို မြင်ပြင်းကတ်ဖွယ်ဖြစ်အောင် ပြင်ဆင် ပေး၊ ဝတ်ပေးနေသဖြင့် ဆရာအမေပါ သတိပေးရသည်အထိ ဖြစ်သည်။ သို့သော အနည်းဆုံးတော့ တပည့်ကို စာသင်ချိန်တွင် ဝင်ရောက်စွက်ဖက် ခြင်း မရှိပြီဆုံးလျင်ပင် ဆရာတံတွက် များစွာ အထောက်အကျပြေချေဖြီ

ဖစ်၏။

ချပ်တည်းခြင်းမှ လွှတ်ထွက်လာသည့်အလား ဆရာဒိမ်ရောက်သော အခါ တပည့်သည် လွှတ်လပ်စွာ နှင့်မြဲးဟန်ပြသည်။ ဆရာသည် တပည့်ကို ထိုအချိန်မှစတင်၍ အစီအစဉ်အသစ်တို့ဖြင့် ပုံဖော်ခြင်းကို ပြပါသည်။ သချို့အုပ်လုပ် အက်လိပ်စာစွမ်းရည်၊ စာစီစာကုံး စသဖြင့် တပည့်အမေက အောင်မြင်မူဟုယူဆသော ဆုတ်ဆိပ်တို့အတွက် ရလဒ်ကောင်းတို့ ပိုင်ဆင် စေရန် အချိန်အနည်းငယ်သာ ပေးသည်။ အရိပ်ပြလျှင် အကောင်မြင်တို သော တပည့်အတွက် ထိုအရာတို့ကို ထွေထူး၍ တွန်းပို့ရန်မလိုပေ။ ကျွန်းသော အချိန်များကိုမှ တပည့်၏ အမှုအကျင့်တို့ကိုသာ အပြီးအပိုင် ပြောင်းလဲပဲစ်ရန်သာ ဆရာ အသုံးချသည်။ တစ်သက်လုံးတွင် နားရည်ဝ အောင် ရိုက်သွေးခံခဲ့ရသော တပည့်ကို ပြောင်းလဲပေးရတွင် အတော်လေးပင် အက်တွေ့ရသည်။ ခွေးမြီးကောက်ကို သံကျည်တောက်စွပ်ရသည့်ပမာ ဖြစ်ရသည်။ သို့သော ဆရာသည် ထိုအမြီးကောက်ကို မဖြောင့် ဖြောင့်အောင် ဆွဲဖြောင့်ပစ်မည်ပင် ဖြစ်သည်။

တပည့်တွင် ရှိရှိသူမျှသော အစွဲဆိုး၊ အမှုဆိုး၊ အကျင့်ဆိုးတို့ကား ချက်ချင်း ဖျောက်ပစ်ရန်မှာ မလွယ်ကူလှပေ။ ထို့ကြောင့် တပည့်၏နှစ်လုံးသား ကို ဦးစွာ အနှစ်တိ အလုဆင်ရသည်။ စာကြည့်စားခွဲပေါ်ရှိ ကျော်စာအပ် တို့၏ နေရာအချို့ကို ရသာစာအုပ်ဖြင့် အစားထိုးသည်။ ယခင်က စာစီ စာကုံးစာအုပ်တို့တွက်သာ ရသကို မြင်ခဲ့ဖူးသူတပည့်သည် စာဖတ်ဝါသနာကြီးသူ တစ်ယောက်ဖြစ်နေကြောင့် ဝစ်းနည်းဖွယ် သိရသည်။ ဝါသနာကို ငံ့လင့် နေခဲ့သောတပည့်သည် ဆရာပေးသော ရသသီမ်စာတို့ကို အားရပါးရ စားသောက်သည်။ ထိုမှုတစ်ဆင့် ယခင်က ပါရမီအခံသည် တပည့်၏ စိတ်နေ စိတ်ထားကို တစ်စတ်စ ပြောင်းလဲပေးလာခဲ့သည်။ ဆရာ၏ ပထမဆုံး လက်နက်မှာ စာအုပ်တို့သာဖြစ်ပြီး ဒုတိယလက်နက်မှာလည်း စာအုပ်သာ လျှင်ဖြစ်သည်။

ထိုလက်နက်သည် တပည့်အတွက် နှုတ်မှ တတွတ်တွေ့ပြောပေး ခြင်းထက် အဆများစွာ အကျိုးသက်ရောက်မှုရှိသော ထုဆစ်လက်နက်ပင် ဖြစ်သည်။

“ဆရာ... နေက်တစ်အုပ်က ဘယ်တော့လဲဆရာ”

ပြင်းပြလာသော တပည့်၏ စိတ်အားထက်သန်မှုအတွက် ဆရာ

ဆရာသင့် ပန်း

သည် လွန်စွာမှ အားရကျန်ပူရှိသည်။ ဒီအတိုင်း ပုံမှန်ဆက်သွားလျှင် တာပည့်သည် ဆရာအလိုရှိသော အရှပ်တစ်ရှယ်ဖြစ်ရန် နီးစပ်လာတော့မည်ပင် ဖြစ်သည်။

(၄)

“ကန်တော့ပါရစေ ဆရာ...”

ချွေရောင်တောက်ပြောင်နေသော ဓာတ်ဆိပ်ကို ကိုင်ထားသော တာပည့်ကိုဖြင့်ရသောအခါ ဆရာ၏ရင်သည် လိုက်ခနဲ့လှပ်ခါသည်။ စားပွဲပေါ်တွင် တာပည့်အမေ စိစဉ်ပေးလိုက်သည်ဟု ယူဆရသော ပစ္စည်းအချို့ရှိသည်။ ထိုပစ္စည်းတို့ကိုကော်လွန်၍ တာပည့်၏မျက်ဝန်းတို့ဆီ ရောင်းကြည့်မိသည်။ မာထန်မှု၊ မောက်မာမှုတို့ ကင်းစင်နေသော တာပည့်၏မျက်နှာသည် ဆရာ၏ရင်အစုံကို ဖြတ်သန်းသည်။ ယူမျက်နှာတွင် အပြီးချို့တို့ ဂုံးလျက်ရှိ၏။ ထိုအရာကိုသာ ဆရာ မက်မောပါသည်။

တာပည့်အမေ၏ မျက်နှာသည် ဓာတ်ဆိပ်ပေါ်တွင် ရူးစူးစိုက်စိုက်ကျရောက်သည်။ ထိုအကြည့်သည် နောင်အခါတွင် ဤကဲ့သို့ထပ်၍ ကြည့်ချင်သေးသည်ဟုသော အကြည့်မျိုးပေါင်ဖြစ်သည်။ ငင်းကို ဆရာ မကြိုက်ပေ။ တာပည့်သည် ဆရာကို ထိခြင်းငါးပါးဖြင့် ဦးသုံးကြိမ်ချသည်။ ဆရာဘဝတွင် ကိုယ်တိုင်ကန်တော့ခံခြင်းကို စိတ်ကူးထဲမှာပင် မြင်ယောင် မူးခွဲခြင်း မရှိပေ။ ကျောက်ကြိုကျောက်ကြားမှ တသွယ်သွယ် စီးဆင်းသော စမ်းရေအေးထက် အေးမြေသော၊ ဖုံးတောက်နိုင်တို့အောက်မှ စိမ်းအုံအုံ သစ်ရိပ်တို့ထက် အေးမြေသော အေးမြေအလှုပ်သည် ဆရာရင်တွင်းမြစ်ဝယ် တသွေ့သွေ့ ဖြတ်စီးသည်။ ဆရာပါးပြင်တစ်ဖက်သည် ပူခနဲ့ နွေးသည်။ တာပည့်သည် ဆရာကိုပြီးကာဖက်သည်။ အမေးရှင်ခွင်သို့ အားကိုးရာအဖြစ် တိုးငြှုံးသောဆရာသည် မိမိရင်ခွင်သို့ အားကိုးခံအဖြစ် ခိုနားခြင်းခံရသော အခါ ပိတ်တစ်မျိုးကို ဆရာ လက်ဆောင်ရရှိပါသည်။ ဆရာသည် တာပည့်ကို တင်းကျပ်စွာ ပြန်ဖက်ထားမိပါသည်။ ဆရာသည် ထိနေ့က လူကြီး တစ်ယောက်ပမာ ပထမဆုံး ခံစားရပါသည်။

ခြောက်လဟူသော အချိန်ကာလသည် ကလေးတစ်ယောက်ကို အပုံးစုံပြောင်းလဲရန် လုံလောက်သောအချိန်မဟုတ်မှန်း ဆရာသီရိသည်။ သို့သော် တပည့်သည် သာမန်ကလေးမဟုတ်ရကား ဆရာလိုချင်သော ပုံစံခွက်ထဲဝယ် ဝင်ဆုံးခဲ့သည်။ ဆရာသည် ရွှေးချိုးစွဲ တစ်ယူသန် ဒီဇော် ဒီစနစ်ဖြစ်ရမည်ဟူသော အစွဲကို တပည့်ထဲ စိုးစဉ်းမျှ ပါမသွားစေလို့။ ထို့ကြောင့် ဆရာပုံစံခွက်သည် တပည့်၏ ဝါသနာ၊ တပည့်၏ စိတ်အား ထက်သန်မှုတိဖြင့် ခိုင်မာစွာ ထူဆုံးထားသော တပည့်စိတ်တိုင်းကျ ပုံစံပြောင်းနိုင်သည့် ခွက်ရှင်တစ်ခုရယ်သာ ဖြစ်သည်။ တပည့်သည် ယခုအခါ ဆရာလက်မှ အကြောင်းမဲ့ ကင်းလွှတ်နိုင်သော အနေအထားသို့ ရောက်ရှိလာသည့်မို့ ဆရာ စိတ်ချေရသည်။ စင်စစ် ဆရာစစ်သည် တပည့်ကို ငါးဖမ်းပြရခြင်းမျိုးမဟုတ်ဘဲ ငါးဖမ်းတတ်စေရန်သာ လိုအပ်ကြောင်း လက်တွေ့ ပြသခဲ့သည်။ တပည့်သည် ဆရာပြသသော နည်းတို့ထက် များစွာ ကျော်လွန်ကာ ငါးမျိုးစုံကို နည်းမျိုးစုံဖြင့် ကျွမ်းကျင်စွာ ဖမ်းပြနိုင် ခဲ့ဖြိုဖြစ်သည်။

(၅)

ကားပေါ်သို့ အထပ်များတင်သောအခါ တပည့်မျက်နှာသည် နှစ်းလျှော့ ညြိုးငယ်လေသည်။ တပည့်အမေသည် ဆရာကို စာအိတ်ထူ တစ်အိတ် က်စ်သည်။ ဆရာသည် တပည့်အမေကို ခပ်တည့်တည်သာ ပြန်ကြည့်မိသည်။ စာအိတ်ထဲတွင် ဆရာအတွက်မလိုအပ်သော စဏ္ဍာများ နှင့် ပြည့်နှက်နေမည်ကို ဆရာသီရိသည်။

“ကျွန်ုတ်နဲ့ဆိုင်သလောက် ကျွန်ုတ်ကော် ယူခဲ့ပြီးပြီ အန်တီ...”

“ယူပါကွယ်... ဒါက စေတနာသက်သက်ပါ...၊ အပိုဆုံးကြေးသဘောပေါ့...”

တပည့်သည် ပြောင်းလဲသွားပါလျက် အမေဖြစ်သူမှာ ယခင်က အတိုင်းဖြစ်နေသေးသည်ကို ဆရာ ထူးဆန်း၍အံ့ဩမနေတော့ပါ။ စာအိတ်ကို သူ့လက်သို့ပြန်ထည့်ပြီး နှုတ်ဆက်စကားတစ်ခွဲးကို ဆရာပြောသည်။

ဆရာသင့် ပန်း

“အန်တီ တကယ်စေတနာပါရင်... အန်တိသားကို ကျွန်တော့လို ဖြစ်စေချင်တယ်လို့ အန်တီပြောသလို... လက်တွေပြုလိုက်ပါအန်တီ...”

ဆရာစကားကို အန်တီ နားလည်း၊ မလည် ဆရာ မသိပါ။ တပည့်ကမူ အပြည့်အဝ နားလည်လိမ့်မည်ဟု ဆရာ အကြောင်းမဲ့ ယုံကြည့်နေသည်။ ကားထွက်သွားသည်အထိ မစောင့်ဘဲ တပည့်သည် အမိတဲ့သို့။ ပြီးဝင်သွားသည်။ ဆရာသည် လက်ပြနှစ်ဆက်ချင်စိတ်မရှိသော တပည့်စိတ်ကို တဖြူဗြို့မြှုံး တိုးဂျော်တို့က်ခတ်နေသော ကားပြတ်းမှန်မှ လေတို့နှင့်အတူမျောလွင့် ဖျောက်ဖျက်ခဲ့ပါသည်။ လက်ပြနေသော ဆရာအမေကို တတွတ်တွတ် ပြောနေသော အန်တီ၏နှုတ်ဖျားမှ စကားလုံးများသည် တပည့်ကို မည်သည့်ဆရာနှင့် မည်သူ့တူးချွန်အောင် ဆက်လက်သင်ကြားမည့်အကြောင်းများသာဖြစ်မည်ကို ဆရာတွေးမိသောအခါ သက်ပြင်းရည်တစ်ချက်ကို လေပူတို့နှင့် မှတ်ထုတ်ခဲ့မိပါသည်။

(၆)

တူးသို့လဲနေ့ရက်များသည် ဆရာ့ကို ကုန်လွယ်စေလွန်းသည်ဟု ဆရာထင်မိသည်။ မိမိဝါသနာပါသောအလုပ်ကို အခြေခံရသောအခါ ထိုအလုပ်တို့သည် မည်မျှပင် ခက်ခဲပင်ပန်းလွန်းသည့်ဖြစ်စေ အပျော်တို့၊ အကြား ပျောက်ဆုံးရသည်ချည်း....။ သို့သော ဆရာသူငယ်ချင်းအချို့၊ အချို့နေ့တွေကြာလှသည်ဟု ညည်းပြတ်သည့်အခါမျိုးတွင် သူတို့ဘဝကို ဆရာ နားလည် ကိုယ်ချင်းစာမိပေသည်။ ဆေးထိုးအပ်တစ်ချောင်း၏ နေရာတွင် တိပုံသဏ္ဌာန် ပေတံတစ်ချောင်းဖြစ်နေသော သူတို့နေရာကို ဆရာ ဝင်ကြည့်ပေးနိုင်ပါသည်။ ဆရာသည်လည်း ယခုအချို့ ဆရာလက်ထဲ ဆေးထိုးအပ်တစ်ချောင်း ရောက်လာခဲ့လျှင် ဆရာ့နေ့ရက်တိုင်းသည်ရည်ကြာနေမည်ထင်သည်။

“တိဘားကြီးကိုင်ပြီး ဘာငေးနေတာလဲ သူငယ်ချင်း...”

“အင်း... ဟိုဟိုဒီပဲ...၊ ရောက်တတ်ရာရာပေါ့...”

“ရောက်တတ်ရာရာမနေနိုး... မနက်ဖြန် ဆယ်တန်းအောင်စာရင်း

အေတးအောင် (အဆွဲဝါ)

ထွက်မှာ...၊ အဲဒါ အိမ်ပြန်ပြီး ငါညီလေးအတွက် အောင်ပွဲပြန်ခံပေးမလို့၊ Roll call ခွင့်လေး လုပ်ပေးနီးနော်...”

တစ်မျိုးလုံး ဆယ်တန်းကို ဂုဏ်ထူးတွေနှင့် အောင်တတ်သည့် သူငယ်ချင်းမို့ လေလုံးကကြီးသည်ကို ဆရာ ရယ်ချင်မိသည်။ အောင်စာရင်း ဆိုသောကြောင့် ဆရာ တပည့်ကို သတိရမိသည်။

“ငါတပည့်လေးတောင် အောင်စာရင်း ထွက်တော့မှာကိုး...”

ဆရာ ရင်အစုံတွေ ခုန်လာသည်။ တပည့်ကို စိတ်ချပါသည်။ သို့သော် ဆရာနောက်ပိုင်း ဆရာတို့၏ ဆိုးဆေးများအကြား တပည့် အရောင်ပြောင်းသွားလေမလား ဆရာစိုးရိစ်သည်။ သူတို့သည် တပည့်အမေ၏ လွှမ်းမိုးဖြားယောင်းမှုအောက်တွင် တပည့်ကို ချွဲနိုက်သောလက်နက်တို့ ဖြင့် ထဲဆစ်ပစ်မည့်ကို ဆရာစိုးရိမ်သည်။ တပည့်ကို ယုံကြည့်သော်လည်း တပည့်ကို ရိုင်းပတ်ထားသော ပတ်ဝန်းကျင်ကိုမူ ဆရာ မဖုံးကြည့်နိုင်ပါ။

အောင်စာရင်းထွက်ပြီး တစ်လအကြားမှ တပည့်ဆီမှ စာတစ်စောင် ရောက်ရှိလာသည်။ သုံးဘာသာဂုဏ်ထူးထွက်သည်ဟု ဆရာနားနှင့်ကြား ခဲ့ရစဉ်က ဆရာ ကိုယ့်နားပင် ကိုယ်မယုံနိုင်မဲ့။ ငါယိုအော်ဟာစ်၍ သတ်းပေးနှုံးဆက်သော တပည့်အမေမှာမူ အသံကြားရုံမျှဖြင့် သွေးပျက်နေမှန်း သိသာလှသည်။ Top Ten အဆင့်မှန်းထားသောသူတစ်ယောက်ကို ထို ရလဒ်နှင့်အတူ တွေ့ရလိမ့်မည်ဟု မည်သူမျှ တွေးထင်ခဲ့မည် မဟုတ်။ ဆရာသည် ပိုလိုပင် မထင်သေးသည်။ သချိုအိုလံပစ်ဆူရင်၊ အတွက် အချက်များတွင် တိကျ ပိုင်နိုင်လှသူ တပည့်သည် ထိုဘာသာရပ်တွင် ဂုဏ်ထူးပါမလာသည်မှာ သွေးရှိုးသားရှိုးမဟုတ်မှန်း ဆရာသိသည်။ ဆရာ တပည့်ကို ဆက်သွယ်ရန်ကြီးစားသောလည်း တပည့်သည် ဆရာနှင့် ရှို့ရှို့ သမျှသော အဆက်အသွယ်တို့ကို ဖြတ်တောက်ခဲ့သည်မို့ ဆရာ ထပ်မကြုံးစားတော့။ သို့သော် တပည့်ထံမှ အဖြတ်တစ်ခုခုကိုမူ ဆရာ တောင့်တ မိသည်။

စာရွက်တစ်ရွက်ပေါ်ရှိ စာလုံးများ၊ ကိန်းကဏ္ဍးများသည် တွေဝေ နေသော ဆရာ၏စိတ်ရောင်စုံတံ့ချို့ကို သိသာရှင်းလင်းစေခဲ့သည်။ ဆရာ သည် ရင်ထဲတွင် ဆုံးတို့တို့ ခံစားလာရသည်။ နှလုံးခုန်သံများ စည်းချက် မည် ဖြစ်လာသည်။ စာရွက်ကို ဆက်ကြည့်နေနိုင်စွမ်း မရှိတော့သည့်အတွက် မျက်နှာကို ပြတင်းတံ့ခါးဆီသို့ ရုတ်တရက် အာရုံလွှဲပစ်မိသည်။ ပြတင်းမှန် တွေ့ မိုးရေစက်တို့သည် အေးစက်စက် စီးကျလျက်ရှိသည်။ စီးကျလျသော မိုးရေစက်တို့ကို ကျော်လွှာနှင့် အပြင်ဘက်သို့ ငေးကြည့်မိသောအခါ အဖြူ နှင့်အစိမ်းလေးတို့ကို ဝေဝေဝါးဝါး မြင်တွေ့ရသည်။ မိုးရရှိနေသော သစ်ရွက်တို့သည် လေးပင်ဖင့်နဲ့နေလျက်။ အေးစက်နေသော ပတ်ဝန်းကျင် နှင့် ဆန့်ကျင်စွာ ဆရာအတွေးတို့သည် တစ်စတစ်စ ပူလောင်လာသည်။ ထို့နောက် စာရွက်ကို ဒုတိယအကြိမ် အေးတင်းကာ ကြိုးစား၍ကြည့်သည်။ ထို့အခါ ပူနေ့းနေ့း မျက်ရည်စက်တို့သည် စာရွက်ပေါ်သို့ ဟန်ဆောင်မှု ကင်းစွာ တပေါက်ပေါက် ကျဆင်းသည်။ မျှေးစိုးနေသော စာရွက်လေးသည် ဆရာ၏အပြုအမူများကို တိတ်တဆိတ် လျှောင်ပြောင်နေခဲ့ပါသည်။

မြန်မာစာ	၈၀
အဂ်လိပ်စာ	၈၃
သချာ	၆၅
ဓာတုပေွဒ	၆၂
ရူပပေွဒ	၆၀
နီဝပေွဒ	၇၈

အမှတ်စာရင်းသည် ဆရာ၏ရင်အုပ်လုံးကို အစိမ်းရှင်ရှင် ထက်ခြမ်း ခွဲသည်။ အကြောင်းရင်းကိုတွေး၍ ယူကျျီးမာရဖြစ်နေစဉ် စာအိတ်တဲ့မှ နောက်ထပ်စာရွက်တစ်ရွက်ကို ထပ်မံတွေ့ရှိသည်။ ဟင်....။ ညီညာလှပ သည့် ဤလက်ရေးလေးများကို ဆရာ ကောင်းစွာ မှတ်မိပါသည်။ သုံး....

ဆရာ...

ဆရာ အံ့ဩနေမယ်မှန်း သိတယ်ဆရာ...။ ကျွန်းတော်ကတော့ အရမ်းပျော်တယ်ဆရာ...။ ဆရာလိုမျိုးဖြစ်အောင် လုပ်နိုင်ခဲ့တဲ့အတွက်။

ကျွန်တော့တာဝကို ရွှေးချယ်ပိုင်ခဲ့တဲ့အတွက်ပါ ဆရာ...။ အမေက ကျွန်တော့ အတွက် တအား ဂုဏ်ယူချင်တယ်ဆရာ...။ ဆရာသိတဲ့အတိုင်း... အမေ ဂုဏ်တွေကြောင့် ကျွန်တော်ဝင့်ထည်ပြီး... တစ်သက်လုံးတော့ စိတ်မဆင်းရဲ ချင်ဘူးဆရာ...။ ဆရာနဲ့မတွေ့ခဲ့ရင်တော့ Top Ten ဝင်ပြီး ငိုနေမယ့် ကောင်လေးတစ်ယောက် ဖြစ်နေမှာပါဆရာ...။ အမေက ကျွန်တော် အမှတ် မကောင်းနေသရွှေ့ ကျွန်တော်လုပ်ချင်တာကို အခွင့်ပေးမှာမဟုတ်ဘူး ဆရာ...။

ချစ်တပည့်

ဆရာမျက်ဝန်းအိမ်မှ မျက်ရည်စီးကြောင်းတစ်ခု ထပ်မံ စီးဆင်းခဲ့ ပါသည်။ သို့သော်... ထိမျက်ရည်သည် တပည့်အတွက် ဂုဏ်ယူခြင်း၊ ဝမ်းသာခြင်းတို့နှင့် ပေါင်းစပ်ထားသော မျက်ရည်ချို့တို့သာ ဖြစ်ပါသည်။ တပည့်၏ အမှတ်တို့ကို ပေါင်းကြည့်သည့်အခါ ငြုရ မှတ် တိတိ။ ရည်ရွယ်ချက်ရှိရှိ ဖြစ်စေခဲ့သော အမှတ်စာရင်းသည် ယခုအချိန်တွင်မူ ဆရာပူလောင်မှုတို့ကို ငြိမ်းအေးစေခဲ့ပြီဖြစ်သည်။ တပည့်သည် ဆရာ ပုံစံချက်ရှင်းတွင် လွပ်စွာ ကခုန်နှင့်ခဲ့ပြီဖြစ်သည်။ တပည့်အမေသည် သူ၏ အလိုအတိုင်း ဖြစ်မလာသည့်အခါ တပည့်အလိုလိုက်ပေးရမည်ကို တော့ ဆရာ စိတ်မကောင်းဖြစ်ပိုသည်။ မိမိသားသမီးကို အမြင့်ဆုံးသို့ တွန်းပို့ပေးချင်သည့် အမေတစ်ယောက်၏ဆန္ဒကို ပိတ်ပင်သည့် ဆရာ တစ်ယောက်ဖြစ်သွားမည်ကိုတော့ ဆရာ လိပ်ပြာမသန့် ဖြစ်မိသည်။

မိုးစဲသွားသည့်နောက် ပြတင်းမှန်သည် ပကတီကြည့်လင်ခဲ့သည်။

အပြင်ဘက်တွင် ဖြူစိမ်းလေးတို့ မြှေးထူးစွာ ခုန်ပေါက်နေကြသည် ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရသည်။ မိုးကောင်းကင်တွင်မှ တိမ်မည်း တို့ ကင်းစင်လျက်။ လှုပ်ခါကျိုစယ်သော လေပြည်ဖြူးဖြူးတို့ကြားဝယ် သစ်ရွက်တို့သည် ယိမ်းတိုးကုန်နေကြသည်။ ဆရာလက်ထဲရှိ စာချက် နှစ်ရွက်သည် ဆရာကို ကျေနှစ်စွာ ပြုးပြနေသည်ဟု ဆရာခံစားလာမိ သည်။ နားထဲတွင်လည်း တပည့်ကို စာသင်စဉ်က တပည့်ပြောပြောပြသော စကားတို့ကို ထပ်ခါထပ်ခါ ပြန်လည်ကြားဗောင်လာသည်။

“ကျွန်တော်... စာရေးဆရာတစ်ယောက် သိပ်ဖြစ်ချင်တယ် ဆရာ...။ အလုပ်တွေအားမှ ဝါသနာအရ ရေးတာမျိုးမဟုတ်ဘဲ တကယ့် Professional စာရေးဆရာတစ်ယောက်ကို ဖြစ်ချင်တာပါ ဆရာ...”

ဆရာသင့် ပန်း

တပည့်သည် သူ တကယ်စိတ်အားထက်သန်သော နယ်ပယ်မှ
အမေဖြစ်သူကို ဂုဏ်တင့်စေသောသူတစ်ယောက် ဖြစ်မည်ဟု ဆရာ အပြည့်
အဝ ယုံကြည်နေပါသည်။

[မိမိယုံကြည်ရာသို့ ရည်မှန်းချက်နှင့်အတူ ရဲရဲ့ဝံ့ လျှောက်လှမ်း
သွားသော တပည့်သို့...]

အောက်တိဘာလ၊ ၂၀၁၉ ခုနှစ် ဧဒါနြတေမဂ္ဂဇင်း





စာရေးသူ၏ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ အောင်တွန်းသိန်း၊ အမိဒ္ဒေစန်းလွှားတို့မှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်အနက် အငယ်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် တက္ကသိလ်ဝင်တော်စာမေးဖွံ့ဖြိုး အထက်(တိုက်ကြီး)မှ ၅ ဘာသာရက် တူးဖြင့် အောင်မြင်ခဲ့သည်။ မြန်မာနိုင်ငံ ရေပြောင်းပညာတက္ကသိလ်မှ B.Sc(Hons)-Nautical Science ဘွဲ့ကို ရရှိခဲ့သည်။ ငယ်စဉ်ကတည်းက စာရေးစာဖတ်ပြင်းကို ဝါသနာပါ၍ ဝွေး၊ ဆောင်းပါး၊ ကဗျာ၊ အက်ဆေးများ ရေးသားခဲ့သည်။ ပထမဆုံး ပုံနှိပ်စာများ ၂၀၁၁ ခုနှစ် နိုဝင်ဘာလထုတ် မင်္ဂလာမောင်မယ်စာစောင်တွင် ပါရှိသော “ပြိုင်ဘက်” ဝွေးတို့ဖြစ်သည်။ ၂၀၁၄-၂၀၁၅ ခုနှစ်၊ တော်ဝင်စင်တာက ကြီးမှားကျင်းပသည့် စာရေ့စာဖတ်နှင့် တင်ဆက်မှုဖွစ်ရည်ပြိုင်ပွဲတွင် ပထမဆုံးရရှိခဲ့သည်။ “ပတ်သက်ပြင်း” ဝွေးတို့ ဖြင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြေတော်မဂ္ဂဇင်း၊ ရွှေအသစ်ကဏ္ဍတွင် ရွှေးချယ်ဖော်ပြခြင်း ခံရသည်။ ယခုအခါ PIL(Singapore) Shipping Line တွင် နိုင်ငံခြား သဘောအရာရှိ အဖြစ် တာဝန်ထမ်းဆောင် လျှက်ရှိပြီး တစ်ဖက်တွင်လည်း ဝွေးတို့၊ ဝွေးရှည်များ ရေးသားလျက်ရှိသည်။

အချို့ရည် ပြယ်တာလွင့်သည် ပထမဆုံး လုံးချင်း ဝွေးရှည်ဖြစ်သည်။

